

အေဝိဂ္ဂူဝိဂါ

AWIG-AWIG

၇ဃာလေပကျေဗာရှ်းဗွီကါ

DESA PAKRAMAN SEMBIRAN



၇ဃာလေဗွီကါ

DESA SEMBIRAN

ကလေးဗဟုဂန္ထာဗဟု

KECAMATAN TEJAKULA

ကလေးဗဟုဂန္ထာဗဟု

KABUPATEN BULELENG

បិណ្ឌបិណ្ឌបិណ្ឌ

PIDAGING MAKA BANTANG

ឧបក្ខេបកិច្ចការបក្សសម្របសម្រួល

AWIG-AWIG DESA PAKRAMAN SEMBIRAN

មុនសិរីសោភ័ណ

MURDHA-CITTA.....

ប្រមាណស្រី

PRATHAMAS SARGAH

ហេតុអ្វីបិណ្ឌបិណ្ឌ

ARAN LAN WAWIDANGAN DESA

ឌីវិយាស្រី

DWITYAS SARGAH

បម្រើស្រីប្រកាស

PAMIKUKUH LAN PATITIS

ត្រីវិយាស្រី

TRITTYAS SARGAH

សូត្រស្រីប្រកាស

SUKERTHA TATA PAKRAMAN.....

បញ្ជីស្រីប្រកាស

Palet 1 Indik Krama

បញ្ជីស្រីប្រកាសប្រកាស

Palet 2 Indik Prajuru /Dulun Desa

បញ្ជីស្រីប្រកាស

Palet 3 Indik Kukul

បញ្ជីស្រីប្រកាស

Palet 4 Indik Paruman

បញ្ជីស្រីប្រកាស

Palet 5 Indik Druwen Desa

သတ္တမသွင်ကဏ္ဍ
CATURTHAS SARGAH

ပဏ္ဍိတပါရမီပကာဏ္ဍကဏ္ဍ
Palet 6 Panyanggran Banjar

သုက္ခမဟာမဟာဝေဒနာ
SUKERTHA TATA AGAMA

ပဏ္ဍိတပါရမီပကာဏ္ဍကဏ္ဍ
Palet 1 Indik Dewa Yadnya

ပဏ္ဍိတပါရမီပကာဏ္ဍကဏ္ဍ
Palet 2 Indik Rsi Yadnya

ပဏ္ဍိတပါရမီပကာဏ္ဍကဏ္ဍ
Palet 3 Indik Pitra Yadnya

ပဏ္ဍိတပါရမီပကာဏ္ဍကဏ္ဍ
Palet 4 Indik Manusa Yadnya

ပဏ္ဍိတပါရမီပကာဏ္ဍကဏ္ဍ
Palet 5 Indik Bhuta Yadnya

ပဏ္ဍိတသွင်ကဏ္ဍ
PANCAMAS SARGAH

သုက္ခမဟာမဟာပကာဏ္ဍကဏ္ဍ
SUKERTHA TATA PAWONGAN

ပဏ္ဍိတပါရမီပကာဏ္ဍကဏ္ဍ
Palet 1 Indik Pawiwahan

ပဏ္ဍိတပါရမီပကာဏ္ဍကဏ္ဍ
Palet 2 Indik Nyapihan

ပဏ္ဍိတပါရမီပကာဏ္ဍကဏ္ဍ
Palet 3 Indik Sentana

ឃុំស្នាដា
SASTHAS SARGAH

បញ្ចេញ ១៧ ហិក្ខិក្សិរិសាគិ
Palet 4 Indik Warisan.....

សុក្រោតោតោបញ្ចេញហាគិ
SUKERTHA TATA PALEMAHAN

បញ្ចេញ ១៧ ហិក្ខិក្សិយ
Palet 1 Indik Bhaya.....

បញ្ចេញ ១៧ ហិក្ខិក្សិរិសាគិ
Palet 2 Indik Karang, Tegal, Carik

បញ្ចេញ ១៧ ហិក្ខិក្សិសាគិ
Palet 3 Indik Papayonan.....

បញ្ចេញ ១៧ ហិក្ខិក្សិបញ្ចេញ
Palet 4 Indik Wawalungan.....

បញ្ចេញ ១៧ ហិក្ខិក្សិបញ្ចេញ
Palet 5 Indik Wawangunan

ឃុំស្នាដា
SAPTAMAS SARGAH

វិសារាបាគាមិណ្ណ
WICARA LAN PAMINDANDA.....

បញ្ចេញ ១៧ ហិក្ខិក្សិសារា
Palet 1 Indik Wicara.....

បញ្ចេញ ១៧ ហិក្ខិក្សិសារា
Palet 2 Indik Pamidanda

ឃុំស្នាដា
ASTAMAS SARGAH

ក្សិបាវា-ក្សិបាវា
NGUWAH-NGUWUHIN AWIG-AWIG ..

နဝမសර්ဂ

NAWAMAS SARGAH

နာမပူ

SAMAPTA

មុនសិទ្ធិ

MURDHA-CITTA

ក្នុងនាមស្មេងស្មាតសិទ្ធិ

Om Awighnam Astu Nama Siddham

មលរាហគ្រូនិហស្សិនិហោរាគ្រូហោរុនាសិហ្សិវិសិបតោ

Malarapan saking asung kerta waranugraha Ida Sanghyang Widhi Wasa

ពាហន្តិនិសាហ្សិវិហស្សិនិហោរុនាសិហ្សិវិសិបតោ

ngawentenang kahuripan Sakala Niskala ring Bhuwana Agung lan

គ្រូហោរុនិហោរុនាសិហ្សិវិសិបតោ

Bhuwana Alit. Manut Dresta, Desane wantah pawakan pasayuban krama

ហោរុនាសិហ្សិវិសិបតោ

desa rawuhing kulawarga Pawongannia. Desane keanggehang Bhuwana

និហោរុនាសិហ្សិវិសិបតោ

Agung pawongannia soang-soang pinaka Bhuwana Alit.

ពាហន្តិនិសាហ្សិវិហស្សិនិហោរុនាសិហ្សិវិសិបតោ

Sotaning Bhuwana Agung, Desane wantah pawakan Bhuwana maurip

និហោរុនាសិហ្សិវិសិបតោ

jangkep saha Tri Hita Karana luire :

ហោរុនាសិហ្សិវិសិបតោ

ha. Parhyangan, sahananing Kahyangan, Panyiwian desa genah ngarcana

ព្រូហោរុនិហោរុនាសិហ្សិវិសិបតោ

Ida Sanghyang Parama Wisesa maka jiwatman desane.

គ្រឹះស្ថានស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់
na. Palembang, tanah kakuwuban desa sinanggeh Stula sariraning desane.

ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់
ca. Pawongan, Krama saha warga desa maka sami maka pawakan Tri Kaya,

ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់

mawanan desane sida molah maprawerti.

ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់

Adung patemoning Bhuwana kalih, malarapan Canti Jagathita,

ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់

sinanggeh murdhaning prayojana pangriptaning Awig-awig Desa Pakraman.

ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់

Pinaka putusing paseban wastu prasida prayojanan mami kabeh

ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់ស្រុកស្រែក្រវាត់

Prasama angidep muwah amagehaken kadi linging Awig-Awig iki.

ក្លឹមស្រី ក្លឹមស្រី ក្លឹមស្រី ក្លឹមស្រី

Om Santi, Santi, Santi Om

සඳහා පවතින පවුලක සාමාජිකයන්ගේ සහය
na. Palemahan, tanah kakuwuban desa sinanggeh Stula sariraning desane
සඳහා පවතින පවුලක සාමාජිකයන්ගේ සහය
ca. Pawongan, Krama saha warga desa maka sami maka pawakan Tri Kaya,
පවුලක සාමාජිකයන්ගේ සහය

mawanan desane sida molah maprawerti.

හස්ත ප්‍රතිපත්ති මාර්ග සහ ප්‍රතිපත්ති

Adung patemoning Bhuwana kalih, malarapan Canti Jagathita,
සිංහල ප්‍රතිපත්ති මාර්ග සහ ප්‍රතිපත්ති

sinanggeh murdhaning prayojana pangriptaning Awig-awig Desa Pakraman.

විකල්ප සහ ප්‍රතිපත්ති මාර්ග සහ ප්‍රතිපත්ති

Pinaka putusing paseban wastu prasida prayojanan mami kabeh
ප්‍රතිපත්ති මාර්ග සහ ප්‍රතිපත්ති

Prasama angidep muwah amagehaken kadi linging Awig-Awig iki.

සුඛසාධනං සුඛසාධනං සුඛසාධනං

Om Santi, Santi, Santi Om

ပုၤဖၤသ့ၤပံၤကၤ

PRAHMAS SARGAH

ဟံၤကၤန့ၤခိၤဒါၤကၤဂၤန့ၤကၤ

ARANTAN WAWIDANGAN DESA

ဟံၤပၤဝါၤကၤ

Pawos I

၁၁။ ဂၤအၤစၤပၤတၢၢ်ပၤပုၤနိၤနိၤစၤဟံၤပုၤဂၤအၤစၤပၤတၢၢ်ပၤပုၤနိၤနိၤကၤ။

(1) Desa pakraman puniki mawasta Desa Pakraman Sembiran.

၁၂။ ဂၤအၤစၤပၤတၢၢ်ပၤပုၤနိၤနိၤစၤဟံၤပုၤဂၤအၤစၤပၤတၢၢ်ပၤပုၤနိၤနိၤကၤ။

(2) Jebur kakawub wawidangannyane mawates Nyatur Desa

ဟံၤပုၤဂၤအၤစၤပၤတၢၢ်ပၤပုၤနိၤနိၤကၤ။

inggih punika :

၁။ မိၤမိၤဂုၤပၤဖၤခါၤကၤကၤခါၤ : ဟံၤပုၤဂၤအၤစၤပၤတၢၢ်ပၤပုၤနိၤနိၤကၤ။

ba. Sisi Wetan Kangin : Tukad Yeh Song.

၂။ မိၤမိၤကျၢၤပၤဝါၤကၤ : ဟံၤပုၤဂၤအၤစၤပၤတၢၢ်ပၤပုၤနိၤနိၤကၤ။

na. Sisi Kulon Kauh : Tukad Bayad lan Tukad Gerebeg.

၃။ မိၤမိၤနိၤကျၢၤပၤဝါၤကၤ : ဂၤအၤစၤပၤတၢၢ်ပၤပုၤနိၤနိၤကၤ။

ca. Sisi Kidul Kaja : Desa Pakraman Satra.

၄။ မိၤမိၤဂုၤပၤဖၤခါၤကၤကၤ : ဟံၤပုၤဂၤအၤစၤပၤတၢၢ်ပၤပုၤနိၤနိၤကၤ။

ra. Sisi Lor Kelod : Sagara.

၁၃။ ဂၤအၤစၤပၤတၢၢ်ပၤပုၤနိၤနိၤစၤဟံၤပုၤဂၤအၤစၤပၤတၢၢ်ပၤပုၤနိၤနိၤကၤ။

(3) Desa Pakraman Puniki kawangun antuk Telulas Banjar Pakraman :

ဟ။ ကကွဲပကျေပာဒါ။

ha. Banjar Pakraman Desa.

က။ ကကွဲပကျေပာဒါ။

na. Banjar Pakraman Janggotan.

ခ။ ကကွဲပကျေပာဒါ။

ca. Banjar Pakraman Dukuh.

ဂ။ ကကွဲပကျေပာဒါ။

ra. Banjar Pakraman Tegal.

င။ ကကွဲပကျေပာဒါ။

ka. Banjar Pakraman Bujangga.

ဃ။ ကကွဲပကျေပာဒါ။

da. Banjar Pakraman Anyar.

ဇ။ ကကွဲပကျေပာဒါ။

ta. Banjar Pakraman Bukit Seni.

ဆ။ ကကွဲပကျေပာဒါ။

sa. Banjar Pakraman Panggung.

ပ။ ကကွဲပကျေပာဒါ။

wa. Banjar Pakraman Pramboan.

ဇ။ ကကွဲပကျေပာဒါ။

la. Banjar Pakraman Suka Duka.

စ။ ကကွဲပကျေပာဒါ။

ma. Banjar Pakraman Segara.

၁၁။ ဘဏ္ဍံပဗ္ဗပဗ္ဗိက္ခဝေရိ။

pa. Banjar Pakraman Kelson

၁၂။ ဘဏ္ဍံပဗ္ဗပဗ္ဗိက္ခဝေရိ။

ba. Banjar Pakraman Munduk Mekarsuri.

၁၃။ ဘဏ္ဍံပဗ္ဗပဗ္ဗိက္ခဝေရိ။ ဘဏ္ဍံပဗ္ဗပဗ္ဗိက္ခဝေရိ။

(၄) Desa Pakraman Puniki Kayali ngantun Tri Mandala minakadi :

၁။ ဘဏ္ဍံပဗ္ဗပဗ္ဗိက္ခဝေရိ။ ဘဏ္ဍံပဗ္ဗပဗ္ဗိက္ခဝေရိ။

ba. Utama Mandala makadi Tegak Tegak Kabhyangan Desa.

၂။ ဘဏ္ဍံပဗ္ဗပဗ္ဗိက္ခဝေရိ။ ဘဏ္ဍံပဗ္ဗပဗ္ဗိက္ခဝေရိ။

na. Madia Mandala makadi papupulan Karang Palembang lan

၃။ ဘဏ္ဍံပဗ္ဗပဗ္ဗိက္ခဝေရိ။

Telajakan Desa.

၄။ ဘဏ္ဍံပဗ္ဗပဗ္ဗိက္ခဝေရိ။

ca. Nista Mandala makadi Setra.

၁၄။ ဘဏ္ဍံပဗ္ဗပဗ္ဗိက္ခဝေရိ။ ဘဏ္ဍံပဗ္ဗပဗ္ဗိက္ခဝေရိ။

(၅) Banjar Pakraman Kawenangang makarya Awig - Awig naunging

၁။ ဘဏ္ဍံပဗ္ဗပဗ္ဗိက္ခဝေရိ။ ဘဏ္ဍံပဗ္ဗပဗ္ဗိက္ခဝေရိ။

Tan Dados lempas ring Awig - Awig miwah Pararem Desa saha

၂။ ဘဏ္ဍံပဗ္ဗပဗ္ဗိက္ခဝေရိ။ ဘဏ္ဍံပဗ္ဗပဗ္ဗိက္ခဝေရိ။

Kapikukuh oleh Kelian Desa Pakraman.

၃။ ဘဏ္ဍံပဗ္ဗပဗ္ဗိက္ခဝေရိ။ ဘဏ္ဍံပဗ္ဗပဗ္ဗိက္ခဝေရိ။

(၆) Tempekan lan Kadadosang makarya Awig - Awig.

ဒွိတိယသ္မာဂ

DWITYAS SARGAH

ပရိယတ္နိကမဿိက

PAMIKUKUH LAN PATITIS

ပုဂ္ဂလိက

Pawos 2

ဒေသနာပြုပညာရေးအဖွဲ့အစည်းအဖွဲ့ဝင်များအား

Desa Pakraman Puniki ngamanggehang Pamikukuh utawi Dasar :

၁။ ပဏ္ဍိတိယ

(1) Pancasila

၂။ ၁၉၄၅ နှစ် ၁၀၁

(2) UUD 1945

၃။ ပညာရေးအဖွဲ့အစည်းအဖွဲ့ဝင်များ

(3) Pasuaran Guru Wisesa sane Kamanggehang.

၄။ ရှိဟိတကရံ ဝေဒနာပရိယတ္နိကမဿိက

(4) Tri Hita Karana manut Sada Cara Agama Hindu.

ပုဂ္ဂလိက

Pawos 3

လှိုင်မင်းလှိုင်

Lnir Patitis Desa Pakraman :

ဣ။ ဣက္ခယံ ဝိပဗျာဒိတံ ဟောတပဟိန္ဒူ။

(1) Ngukuhang niwah ngarajegang Agama Hindu

ဣ။ ဣက္ခိယံ ဝိပဗျာဒိတံ ဟောတပ။

(2) Nginggilang tata prawertine Maagama.

ဣ။ ဣက္ခိယံ ဝိပဗျာဒိတံ ဟောတပဟိန္ဒူ။

(3) Ngerajegang Kasukertan Desa saha Pawongania Sakala lan Niskala.

တိတိယာဇာဂ

TRITIYAS SARGAH

သုက္ခတတပဏ္ဍိတ

SUKERTHA TATA PAKRAMAN

ပာဏ္ဍိတ

Palet 1

ဟိန္ဒူ

Indik Krama

ပာဝော

Pawos 4

ဣ။ သုက္ခတတပဏ္ဍိတဟိန္ဒူပဏ္ဍိတသုက္ခတတပဏ္ဍိတ

(1) Sane kabawos Krama Desa inggil punika : Kulawarga sane Magama

ဟိန္ဒူပဏ္ဍိတဟိန္ဒူပဏ္ဍိတဟိန္ဒူပဏ္ဍိတဟိန္ဒူ

Hindu sampun Marabian utawi Mawiwaha, Ngalinggilin Karang Desa

ហិក្ខិហាវុត្តិក្រុមហ៊ុនស្រុកស្រុកក្រុង

inggihan nenten saha nyungsung Kahyangan Desa.

គ្រូសាវ័ន្តិក្រុមហ៊ុនស្រុកស្រុកក្រុង

(2) Sajaba punika sinanggeh Tamiu, sane kabinayang dados Kalih inggih

ប្រុសស្រីស្រុកស្រុកក្រុង

punika Krama Tamiu sane Magama Hindu miwah Tamiu siosan Hindu.

ហាវ័ន្តិក្រុមហ៊ុន

Pawos 5

គ្រូសាវ័ន្តិក្រុមហ៊ុនស្រុកស្រុកក្រុង

Krama Desa Pakraman puniki kapah dados Tigang Pawos :

ហាវ័ន្តិក្រុមហ៊ុនស្រុកស្រុកក្រុង

ha. Krama Desa Negak inggih punika Kulawarga pangemong karang

ហាវ័ន្តិក្រុមហ៊ុនស្រុកស្រុកក្រុង

Ayahan Desa yadyastun nenten turmaning kabinayang indik

គ្រូសាវ័ន្តិក្រុមហ៊ុនស្រុកស្រុកក្រុង

Kramane minekadi Krama Adat sane Lanang miwah Krama Plukayu

សាវ័ន្តិក្រុមហ៊ុន

Sane Istri.

គ្រូសាវ័ន្តិក្រុមហ៊ុនស្រុកស្រុកក្រុង

na. Krama Sampingan inggih punika Kulawarga sane tan manggeh Desa

ပဉ္စာပညာကဏ္ဍသစ်စာအုပ်အကြောင်း

Pakraman manawita sangkaning :

ကဏ္ဍသစ်သစ်ကဏ္ဍသစ်ပဉ္စာပညာကဏ္ဍသစ်စာအုပ်အကြောင်း

1. Silih sinunggil Balu mawiwit saking Lampus lan Palas
 ပဉ္စာပညာကဏ္ဍသစ်ကဏ္ဍသစ်ကဏ္ဍသစ်ပဉ္စာပညာကဏ္ဍသစ်စာအုပ်အကြောင်း
 Perabian Wiadin Okane sinamian sampun merabian.

ကဏ္ဍသစ်ကဏ္ဍသစ်ပဉ္စာပညာကဏ္ဍသစ်စာအုပ်အကြောင်း

2. Baki sane makumpi temen sajawaning wenten paetangan
 ကဏ္ဍသစ်စာအုပ်အကြောင်း

Seos.

သဏ္ဍာန်ပဉ္စာပညာ

ca. Krama Tamiu.

ပဉ္စာပညာကဏ္ဍသစ်စာအုပ်အကြောင်း

Pawos 6

ကဏ္ဍသစ်ကဏ္ဍသစ်ပဉ္စာပညာကဏ္ဍသစ်စာအုပ်အကြောင်း

Kawit dados Krama Desa lan Panemayan tedun makrama desa :

ကဏ္ဍသစ်ကဏ္ဍသစ်ပဉ္စာပညာကဏ္ဍသစ်စာအုပ်အကြောင်း

- (1) Kawit dados krama desa :

ကဏ္ဍသစ်ကဏ္ဍသစ်ပဉ္စာပညာကဏ္ဍသစ်စာအုပ်အကြောင်း

ha. Mawiwit sangkaning Pawiwahan.

က။ ပဝိပိတေ ဝတ္ထုနိကဗုဒ္ဓုပက္ခပဝိပင်္ဂါနန္ဒာပိဏ္ဍိတိ

na. Mawiwit sangkaning ngarereh Pangupa Jiwa Jenek malinggih ring

၇၁။ ဝတ္ထုနိကဗုဒ္ဓုပက္ခပဝိပင်္ဂါနန္ဒာပိဏ္ဍိတိ

Desa Pakraman, Patilar saking Rahayu saha makta Likita

မန္တိ၇၁။

Saking kesahe.

ဤ။ ပဝိပိတေ ဝတ္ထုနိကဗုဒ္ဓုပက္ခပဝိပင်္ဂါနန္ဒာပိဏ္ဍိတိ

(2) Panemayan tedun makrama Desa :

၇၂။ ဝတ္ထုနိကဗုဒ္ဓုပက္ခပဝိပင်္ဂါနန္ဒာပိဏ္ဍိတိ

ha. Sangkaning Pawiwahan : Rikala Tilem Kapertama sasampun

၇၃။ ဝတ္ထုနိကဗုဒ္ဓုပက္ခပဝိပင်္ဂါနန္ဒာပိဏ္ဍိတိ

Upacara Widhi Widhana/ Pasakapan .

က။ ပဝိပိတေ ဝတ္ထုနိကဗုဒ္ဓုပက္ခပဝိပင်္ဂါနန္ဒာပိဏ္ဍိတိ

na. Sangkaning Ngarereh pangupa jiwa Tigang Sasih tur sampun

၇၄။ ဝတ္ထုနိကဗုဒ္ဓုပက္ခပဝိပင်္ဂါနန္ဒာပိဏ္ဍိတိ

Naur Pananjung Batu manut Pararem .

ဤ။ ပဝိပိတေ ဝတ္ထုနိကဗုဒ္ဓုပက္ခပဝိပင်္ဂါနန္ဒာပိဏ္ဍိတိ

(3) Uger – uger indik Pah – pahan Krama lan Tedun Makrama manut

၇၅။ ဝတ္ထုနိကဗုဒ္ဓုပက္ခပဝိပင်္ဂါနန္ဒာပိဏ္ဍိတိ

Dresta lan Pararem.

បុរាណសាស្ត្រ

Pawos 7

នាមវ័ន្តបុរាណសាស្ត្រ

Tategenan Krama Desa :

៧ ៖ គ្រូបបេតិកភណ្ឌសិវិកិករចំនួន១០០ឲ្យឲ្យក្រុមនាមវ័ន្តបុរាណសាស្ត្រ

(1) Krama Pamuhit Kalih diri Ngamong Uduh -Uduhan Upacara Agama.

៨ ៖ គ្រូបបេតិកភណ្ឌសិវិកិករចំនួន១០០ឲ្យឲ្យក្រុមនាមវ័ន្តបុរាណសាស្ត្រ

(2) Krama Panakawan Plekutus diri sane ngawekasang Ebat miwah

កាបូកិក្រមាគ្រូ ៖

Nyarengin Bahan.

៩ ៖ គ្រូបបេតិកភណ្ឌសិវិកិករចំនួន១០០ឲ្យឲ្យក្រុមនាមវ័ន្តបុរាណសាស្ត្រ

(3) Krama Jahya Ngaromba Karya ring Pura makadi Ngardinin Bangsal

កាបូកិក្រមាគ្រូ ៖

nyabran Piodalan.

១០ ៖ គ្រូបបេតិកភណ្ឌសិវិកិករចំនួន១០០ឲ្យឲ្យក្រុមនាមវ័ន្តបុរាណសាស្ត្រ

(4) Krama Bahan Cacar Tigang Dasa diri Ngardi Pelakaran Acil/ Aturan.

១១ ៖ គ្រូបបេតិកភណ្ឌសិវិកិករចំនួន១០០ឲ្យឲ្យក្រុមនាមវ័ន្តបុរាណសាស្ត្រ

(5) Krama Panabing Kalih Diri Nyanggra Pakaryan Pengulu sadereng

កាបូកិក្រមាគ្រូ ៖

Kamanggehang dados Pengulu.

១២ ៖ គ្រូបបេតិកភណ្ឌសិវិកិករចំនួន១០០ឲ្យឲ្យក្រុមនាមវ័ន្តបុរាណសាស្ត្រ

(6) Krama Pengulu Kalih diri ngamong Uduh -Uduhan Upacara Agama.

လှူဗျာတကမာန္တိဗျာတကန္တိဗျာတကန္တိဗျာတကန္တိဗျာ

(7) Krama Bahan Temuangan Kalih diri sane Ngenterang Bahan Cacar,
ပကကမာန္တိဗျာတကန္တိဗျာတကန္တိဗျာတကန္တိဗျာ

Panakawan Pamuhit rikala ngardi pelakaran Aci.

ဗျာတကမာန္တိဗျာတကန္တိဗျာတကန္တိဗျာတကန္တိဗျာ

(8) Krama Sampingan keni Tategenan Manut Pararem.

လှူဗျာတကမာန္တိဗျာတကန္တိဗျာတကန္တိဗျာတကန္တိဗျာ

(9) Truna lan Deha Adat keni ayah manut Pararem.

ပုဂံဝါဒီ

Pawos 8

ဗျာတကမာန္တိဗျာတကန္တိဗျာတကန္တိဗျာတကန္တိဗျာ

Krama Desa kadadosang

လှူဗျာတကမာန္တိဗျာတကန္တိဗျာတကန္တိဗျာတကန္တိဗျာ

(1) Mapuangkid utawi tan tedun ngayah rikala : Sungkan, Matepetin anak

လှူဗျာတကမာန္တိဗျာတကန္တိဗျာတကန္တိဗျာတကန္တိဗျာ

sungkan, Mayadnya, Ngawangun, Nandur, Cuntaka miwah lunga sane

လှူဗျာတကမာန္တိဗျာတကန္တိဗျာတကန္တိဗျာတကန္တိဗျာ

mabuat polih tempo wantah Apisan sajabaning polih

လှူဗျာတကမာန္တိဗျာတကန္တိဗျာတကန္တိဗျာတကန္တိဗျာ

Kabebasan saking Prajuru.

၉။ ကြွေတဖၢၣ်ဒီၣ်ပၣ်တၢ်နီၤတီၣ်ဒီၣ်ဒီၣ်တီၢ်ဒီၣ်တီၢ်ဒီၣ်တီၢ်ဒီၣ်

(7) Krama Bahan Temuangan Kalih diri sane Ngenterang Bahan Cacar,
ပၣ်တၢ်တီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်

Panakawan Pamuhit rikala ngardi pelakaran Aci.

၁။ ကြွေပၣ်တီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်

(8) Krama Sampingan keni Tategenan Manut Pararem.

၂။ တြေတၢ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်

(9) Truna lan Deha Adat keni ayah manut Pararem.

ပၣ်တၢ်တီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်

Pawos 8

ကြွေပၣ်တီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်

Krama Desa kadadosang

၁။ တြေတၢ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်

(1) Mapuangkid utawi tan tedun ngayah rikala : Sungkan, Matepetin anak

မၤတီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်

sungkan, Mayadnya, Ngawangun, Nandur, Cuntaka miwah lunga sane

တၢ်တီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်

mabuat polih tempo wantah Apisan sajabaning polih

တၢ်တီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်ဒီၣ်

Kabebasan saking Prajuru.

ဤကာကလပိတိကိန္နပဒေသံယသုပ္ပာနကင်္ဂါဂျယန္တိပဒါ

(2) Nyada mapiteges ngamademang Ayah prade Baki, Tuunan Kumpi,

လုန္တိပု။

Lan Balu.

ဤဏဂုဗမဉ္စုတိမိန္ဒြိယဂ္ဂသုပ္ပာနန္တိမုဒိကဒုဗမာရကတဒါ

(3) Ngampil mateges nutug ayahan antuk arta (Jinah) akehnyane

ဝေဒုဒါဤဗမာရကမုဗ္ဗန္တိကန္တိကိန္ဒြိယဂ္ဂကဒါ။

Manut Dresta lan Pararem Santukan magenah ring Dura Desa.

မဂုဗမိ၇၈

Pawos 9

သုဝံပဒါဣမဂုဗမာရ :

Swadharmaning Krama Desa :

ဤမာရဂ္ဂမိန္ဒြိယဂ္ဂကိန္ဒြိယဂ္ဂမုဗ္ဗန္တိမုဗ္ဗန္တိမုဗ္ဗန္တိမုဗ္ဗန္တိ။

(1) Anut Satinut ring daging Awig-awig miwah Pararem-pararem.

ဤကာဣတိန္ဒြိယဂ္ဂကိန္ဒြိယဂ္ဂမုဗ္ဗန္တိမုဗ္ဗန္တိမုဗ္ဗန္တိမုဗ္ဗန္တိ။

(2) Nyanggra indik bebecikane ring desa rawuhing prabeyan ipun

ဝေဒုဒါမုဗ္ဗန္တိ။

Manut pararem.

ဤဣမဂုဗမိန္ဒြိယဂ္ဂသုပ္ပာနသုပ္ပာနသုပ္ပာနသုပ္ပာနသုပ္ပာနသုပ္ပာနသုပ္ပာနသုပ္ပာန

(3) Krama Desa sane madruwe Oka sampun Mayusa Telulas Warsa

ပဟူၤဒုးမၤကၢၤတၢ်ပျံၤတၢ်လၢၤတၢ်မၤတၢ်တၢ်ဒုးမၤတၢ်ဒုးမၤတၢ်ဒုးမၤ

Patut masadok ring Prajuru ngelantur mangda ngranjing dados

ဒေသနာတၢ်တၢ်ဒုးမၤ

Angga Sekaa Truna.

၁။ ပဟူၤဒုးမၤကၢၤတၢ်ပျံၤတၢ်လၢၤတၢ်မၤတၢ်တၢ်ဒုးမၤတၢ်ဒုးမၤ

(4) Patut nguningayang ring Kelian Desa prade :

ဟ။ မဟူၤဒုးမၤကၢၤတၢ်ပျံၤတၢ်လၢၤတၢ်မၤတၢ်တၢ်ဒုးမၤ

ha. Madue oka embas.

က။ ကၢၤတၢ်ပျံၤတၢ်လၢၤတၢ်မၤတၢ်တၢ်ဒုးမၤ

na. Kapialangan seda.

ခ။ နီၤဝဲၤမဟူၤဒုးမၤကၢၤတၢ်ပျံၤတၢ်လၢၤတၢ်မၤတၢ်တၢ်ဒုးမၤ

ca. Nerima Tamiu Lanang wiadin Istri jantos marerepan.

ဂ။ ကၢၤတၢ်ပျံၤတၢ်လၢၤတၢ်မၤတၢ်တၢ်ဒုးမၤ

ra. Kapanca Bhaya.

က။ ကၢၤတၢ်ပျံၤတၢ်လၢၤတၢ်မၤတၢ်တၢ်ဒုးမၤ

ka. Okane kaambil / ngambil rabi (mawiwaha)

ခ။ မဟူၤဒုးမၤကၢၤတၢ်ပျံၤတၢ်လၢၤတၢ်မၤတၢ်တၢ်ဒုးမၤ

da. Palas marabi.

ဟ။ ကၢၤတၢ်ပျံၤတၢ်လၢၤတၢ်မၤတၢ်တၢ်ဒုးမၤ

ta. Ngawangun prade mamurug wenang keni pamidanda

တၢ်ကၢၤတၢ်ပျံၤတၢ်လၢၤတၢ်မၤတၢ်တၢ်ဒုးမၤ

manut Pararem.

ສາ|| ກາງສູງສິ່ງຄູ່ກາວສິງພາສາສູງເວີນິດໄດ້ອາກາວຍິບຮຸບິພຸງສິ

sa. Nyungkemin Agama siosan utawi nilar Agama miwah piuning

ງາສາງບາສາງບາກສາຍງາສູງສິ່ງຄູ່ກາວສາກບູຍາ||

seosan sane sampun kasungkemin manut Pararem.

ບາງບາສາງກາວ

Pawos 10

ບາງສູງສາງກາວສິງກາວສິງກາວສິງກາວສາຍ

Patias utawi piilih-olihan Krama Desa :

ກາ|| ງາບາສິງບາສາຍກາວສາຍກາວສາຍ ||

(1) Polih pasayuban Prajuru Desa.

ກາ|| ກາວກາວສິງກາວສາຍສາຍສາຍສາຍສາຍສາຍສາຍສາຍ ||

(2) Kabawosin kalih katiwakin pamutus sahanan wicaranya

ກາ|| ກາວກາວສາຍສາຍສາຍສາຍສາຍສາຍ ||

(3) Dados kapilih miwah mamilih Prajuru

ກາ|| ບາງສາງກາວສາຍສາຍສາຍສາຍ ||

(4) Patias seosan manut pararem

ပုဂံသဒ္ဒါ

Part II

ပုဂံသဒ္ဒါအကျဉ်းချုပ်

Wusan dados Krama desa luwire:

ကံ။ ပုဂံသဒ္ဒါ

(1) Prade :

ဟ။ ပုဂံသဒ္ဒါ

ha. Seda.

က။ ပုဂံသဒ္ဒါအကျဉ်းချုပ်

na. Sangkaning pinunas ngaraga, saantukan nilar desa sasampun
ကရုဏာသင်္ဂဟိယာယုဇာနိ။

kalokika ring Paruman..

ဣ။ ကရုဏာသင်္ဂဟိယာယုဇာနိ

(2) Kanorayang duaning tan prasida ngesehin solah maprawerti
သင်္ဂဟိယာယုဇာနိ

setata mamurug awig-awig utawi sahanan duracara lianan

သင်္ဂဟိယာယုဇာနိ

saha sampun kalokika ring paruman.

ဣ။ ကရုဏာသင်္ဂဟိယာယုဇာနိ

(3) Ninggal Agama Hindu.

ဒ။ သင်္ဂဟိယာယုဇာနိ

(4) Sang wusan makrama :

ဟ။ ကရုဏာသင်္ဂဟိယာယုဇာနိ

ha. Tan wenten polih pah-pahan Druwen Desa miwah

ကကွဲ။

Banjar.

က။ မျှတမူဝါဒ၊ မိမိတို့အကျိုးအမြတ်အကျိုးစီးပွား။

na. Muputang utang piutang ring desa lan Banjar.

ဆ။ အရှေ့ဘက်သို့ လှည့်ပတ်သော ကမ္ဘာကြည့်ခြင်း။

ca. Tan polih pasayuban kasukertan.

ဇ။ အရှေ့ဘက်သို့ လှည့်ပတ်သော ကမ္ဘာကြည့်ခြင်း။

da. Kadadosang Ngeseng layon ring Setra sajabaning Krama

ဟိန္ဒူဝါဒီလူများ၏ နေထိုင်မှုအစဉ်အလာကို ကျင့်သုံးခြင်း။

Inucap kakeninin Panukun Setra akehnyane

မိမိတို့၏ အဘယ့်ကြောင့်။

manut Pararem.

၁။ အရှေ့ဘက်သို့ လှည့်ပတ်ခြင်း။

(3) Kapatutan Krama Tamiu lan Tamiu :

က။ အရှေ့ဘက်သို့ လှည့်ပတ်ခြင်း။

ha. Krama Tamiu patut madana punia ring Banjar / Desa

မိမိတို့၏ အဘယ့်ကြောင့်။

Manut Pararem.

က။ အရှေ့ဘက်သို့ လှည့်ပတ်ခြင်း။

na. Krama Tamiu patut polih patias marupa pitulung ring

မိမိတို့၏ အဘယ့်ကြောင့်။

sajroning katiben Kapanca Bhaya.

ဆ။ အရှေ့ဘက်သို့ လှည့်ပတ်ခြင်း။

ca. Tamiu patut nyungkemin tur nginutin sahananing paridabdab

မိပဒုကမာကရုခွာပဗြဠာကဗြိဟကိဒေဝိဗျိ

miwah kahanan Desa Pakraman manut ring daging Awig-

ဒေဝိဗြိပဒုပကမုဗျိ။

Awig miwah Pararem.

၅။ ဗြဠာပဒုကမာကရုခွာပဗြဠာကဗြိဟကိဒေဝိဗျိ

(5) Krama Desa sane Tan Keni Pamargin Ayah -ayahani, Paturunan

ကရုခွာပဗြဠာကဗြိဟကိဒေဝိဗျိ

Lan Kekenan Manut Dresta lan Pararem sane sampun kaungghang

ကိပကမုဗျိပကမုဗျိဒေဝိဗျိ။

Ring Pararem panyahcah Awig.

မဗြဠာဗြဠာ

Palet 2

မိဒွိဗြဠာ

Indik Prajuru

ပကမုဗျိပကမုဗျိ

Pawos 12

၆။ ဗြဠာပဒုကမာကရုခွာပဗြဠာကဗြိဟကိဒေဝိဗျိ

(1) Desa Pakraman Puniki kaenter olih Kelian Desa Pakraman.

၇။ ဗြဠာပဒုကမာကရုခွာပဗြဠာကဗြိဟကိဒေဝိဗျိ

(2) Banjar Pakraman kaenter olih Kelian Banjar Pakraman .

ဤကဏ္ဍတို့သည် ပထမပုဒ်အစွဲအပ်ပါက ဤကဏ္ဍတို့သည် ပထမပုဒ်အစွဲအပ်ပါ

(3) Kaadegang malarapan antuk pamilihan olih parumannya soang-
၇ သာဝံကဏ္ဍတို့သည် ပထမပုဒ်အစွဲအပ်ပါက ဤကဏ္ဍတို့သည် ပထမပုဒ်အစွဲအပ်ပါ
soang nyabran Limang Warsa, sajaba wenten parindikan teos tur
ဤကဏ္ဍတို့သည် ပထမပုဒ်အစွဲအပ်ပါ

dados kapilih malih .

၅။ ဤကဏ္ဍတို့သည် ပထမပုဒ်အစွဲအပ်ပါ

(4) Kelian Desa patut :

၆။ ဤကဏ္ဍတို့သည် ပထမပုဒ်အစွဲအပ်ပါ

ha. Kadegang manut Dresta lan Pararem .

၇။ ဤကဏ္ဍတို့သည် ပထမပုဒ်အစွဲအပ်ပါ

ca. Maduluran Dewa Saksi ring Pura Desa/ Bale Agung.

၈။ ဤကဏ္ဍတို့သည် ပထမပုဒ်အစွဲအပ်ပါ

ra. Sampun marabian saha maduluran Upacara Pawiwahan.

၉။ ဤကဏ္ဍတို့သည် ပထမပုဒ်အစွဲအပ်ပါ

ka. Uning tur satinut ring Awig-Awig.

၁၀။ ဤကဏ္ဍတို့သည် ပထမပုဒ်အစွဲအပ်ပါ

da. Satata maparilaksana patut tur nganutin Sasana lan Swadharma.

၁၁။ ဤကဏ္ဍတို့သည် ပထမပုဒ်အစွဲအပ်ပါ

ta. Mawibawa Pawikan ring Agama lan Adat.

၁၂။ ဤကဏ္ဍတို့သည် ပထမပုဒ်အစွဲအပ်ပါ

sa. Tan cedangga.

ပၤပၤမိၤကိၤ

Pawos 13

နီၤပိၤဟၤကွၤဖၤပၤတၢၢ်ပၤကွၤဖၤပၤတၢၢ်ပၤကွၤဖၤပၤတၢၢ်ပၤ

Kelian Desa Pakraman kasanggra olih :

ဟၤပၤဖၤကွၤန့ၤ

ha. Patajuh.

နၤပၤကၢၢ်ကိၤခါၤ

na. Panyarikan.

မၤပၤဖၤကိၤ

ca. Patengen.

ကၤနီၤနီၤကၢၢ်ကိၤပၤတၢၢ်ပၤကွၤဖၤပၤတၢၢ်ပၤကွၤဖၤပၤ

ra. Kasinoman / Pawantu Umum.

ကွၤနီၤပၤကိၤကိၤကိၤကိၤကိၤကိၤကိၤကိၤကိၤကိၤကိၤကိၤကိၤကိၤကိၤ

(2) Sajeroning ngenterang kasukertan Niskala, Kelian Desa mucukang

ပၤမၤကွၤနီၤပၤကိၤကိၤကိၤကိၤကိၤကိၤကိၤကိၤ

Pamangku kahyangan desa.

ကွၤပၤကွၤကွၤကွၤကွၤကွၤကွၤကွၤကွၤကွၤကွၤကွၤကွၤကွၤကွၤ

(3) Prajuru Desa ngadegang Kerta Desa, sane mawiwit Prajuru lepas

နီၤပိၤဟၤကွၤနီၤပိၤဟၤကွၤနီၤပိၤဟၤကွၤနီၤပိၤဟၤကွၤနီၤပိၤဟၤကွၤ

Sang sane wikan ring Adat lan Agama sinanggeh Panglingsir

နီၤပိၤဟၤကွၤနီၤပိၤဟၤကွၤနီၤပိၤဟၤကွၤနီၤပိၤဟၤကွၤနီၤပိၤဟၤကွၤ

Kasarengin Juru Ilikita saking Panyarikan Desa.

၁။ ပြက္ခက္ကတိတိပိသလိဂုသကေသကုပသုသံပကုကန္တိ

(4) Prajuru ngadegang Pecalang Desa sane madue swadharmia ngenterang

ကတိပိသကုပသုသံပကုကန္တိပိပိကောကော။

Katreptian desa pakraman risajeroning Tri Hita Karana.

၂။ ပြက္ခက္ကတိတိပိသလိဂုသကေသကုပသုသံပကုကန္တိ

(5) Prajuru Desa ngadegang Sabha Desa sane madue kawenangan

ဥက္ကဋ္ဌကလိပကုပသုသံပကုကန္တိပိပိကောကော။

Ngrencanayang lan maicayang tatimbangan muputang wicara

ပိပိကောကော။

Indik Adat lan Agama.

၃။ ပြက္ခက္ကတိတိပိသလိဂုသကေသကုပသုသံပကုကန္တိ

(6) Prajuru Desa lan Krama Desa Ngajegang Undagan Dulun Desa

ပကုပသုသံပကုကန္တိပိပိကောကော။

Manut Tulud Apuh sane madruwe swadharmia Kaniskala manut

ဥက္ကဋ္ဌကလိပကုပသုသံပကုကန္တိ

Undagan luire :

၁။ ကုဘယကွယကန္တိပကုကောပကန္တိ။

ha. Kubayan Wayahan miwah Nyomanan.

၂။ သိယကွယကန္တိပကုကောပကန္တိ။

na. Siut Wayahan miwah Nyomanan.

၃။ ကုဘယကွယကန္တိပကုကောပကန္တိ။

ca. Bau Wayahan miwah Nyomanan.

ဘ။ သိက္ခာကြွယ်ဟေ့ၤခိၣ်ပုၤကဝဲၤသဲၣ်နီၤ။

ra. Singgukan Wayahan miwah Nyomanan.

ခ။ ကဟေ့ၤခိၣ်ပုၤကဝဲၤသဲၣ်နီၤ။

ka. Bahan Temuangan Wayahan miwah Nyomanan.

ဂ။ ပိၤကွဲၤပုၤကဝဲၤသဲၣ်နီၤ။

da. Pengulu Wayahan miwah Nyomanan.

လ။ သုၤကွဲၤပုၤကဝဲၤသဲၣ်နီၤ။

(7) Dulun Desa puniki madruwe swadharma Kaniskala Manut Dresta

လကမာပုၤစါ။

Lan Pararem.

ပုၤကဝဲၤသဲၣ်နီၤ

Pawos 14

က။ သုၤကွဲၤပုၤကဝဲၤသဲၣ်နီၤ။

(1) Swadarmaning Kelian Desa Pakraman luire :

ဟ။ ပုၤကွဲၤပုၤကဝဲၤသဲၣ်နီၤ။

ha. Ngenterang pelaksanaan sadaging awig-awig miwah pararem

၇၃။

Desa .

ခ။ ကွဲၤပုၤကဝဲၤသဲၣ်နီၤ။

na. Nuntun tur ngenterang krama rawuhing krama desa ngupadi

ကမ္မုက္ခမာန္တုကမ္မုက္ခမာန္တုပိပိသိ။

kasukertan antuk patitis.

သ။ ဘုဝာမ်နွလိဂုနိပကံပဗ္ဗုဗ္ဗုပိပိသကတ္တဘုဝာဒ။

ca. Maosin kalih niwakang pamutus arep ring wicara krama desa.

ဘ။ ဝေက္ခမာန္တုပိပိသကတ္တဘုဝာဒမိပမိပမ္ပဒါ။

ra. Maka duta matemuang baos ring sapa sira ugi.

က။ ဝေက္ခမာန္တုပိပိသကတ္တဘုဝာဒမိပမိပမ္ပဒါ။

ka. Mastikayang pawiwahan Krama Desa sajeroning sane makrama

ဘုဝာဒမိပမ္ပဒါ။

Desa Pakraman.

ဃ။ ဗျဝေက္ခမာန္တုပိပိသကတ္တဘုဝာဒမိပမ္ပဒါ။

da. Swadharma lan Patias soang-soang Prajuru Desa .

တ္တုပိပိသကတ္တဘုဝာဒမိပမ္ပဒါ။

Kerta Desa, Sabha Desa, Pecalang, Sekaa-sekaa miwah sane

မိပမ္ပဒါ။

Tiosan Manut Dresta Lan Pararem

တ္တုပိပိသကတ္တဘုဝာဒမိပမ္ပဒါ။

(2) Tata caraning ngalaksanayang swadarma inucap tan maren patut manut

မိပမ္ပဒါ။

ring Awig-Awig, Aturan-aturan Pemerintah, kecap Agama, Sastra

မိပမ္ပဒါ။

Dresta miwah Pararem Desa.

က။ ကာကဝယ်ဟူ၍ ဟိမဝဠာဂါထာပိနိလံတေ။

na. Kanorayang duaning iwang pamargi manawi Nilar Sasana.

ခ။ ဝိဟောနိပကယုနန္ဒာဝိပိနုနန္ဒာ

ca. Wit sangkaning pakayunan rahayu utawi pinunas ngraga

သသပုန္တုလဝနိကဂိပက္ခေ။

sasampun kalokika ring Paruman.

ဣ။ ကာကဝယ်ဟူ၍ ဝိဟောနိပကယုနန္ဒာဝိပိနုနန္ဒာ

(2) Nganorayang utawi ngentosin Prajuru patut sajeroning

ပက္ခေကဂိပက္ခေပက္ခေပက္ခေ။

Paruman tur kaingkupin antuk Krama desa.

ဣ။ မဂိပက္ခေကဒုရဒေ။

(3) Magingsir genah Kadura desa.

၃။ ပုပက္ခေကိလိယက္ခေပက္ခေပက္ခေပက္ခေပက္ခေပက္ခေပက္ခေ

(4) Pet Prade Kelian Desa durung Puput Sengker metu raris katiben baya

ပက္ခေပက္ခေပက္ခေကာကဝယ်ဟူ၍ ဝိဟောနိပကယုနန္ဒာ

Panyungkan Pati, Kanorayang, utawi sangkaning Pinunas Ngaraga,

ပက္ခေပက္ခေပက္ခေပက္ခေပက္ခေပက္ခေပက္ခေပက္ခေပက္ခေ

Patut Kaseledihin oleh Prajuru siosan ngantos puput

ပက္ခေပက္ခေပက္ခေပက္ခေပက္ခေ။

Sengkere manut Pararem.

ပုဂံသီလဝါ

Pawos 18

က။ ကျွဲကျွဲလှလှတေဇွဲခိကေဇိပုကျွဲခိအကျွဲခိ

- (1) Kulkul Desa tan wenang katepak yening tan sangkaning
ပိဗျကျွဲပျကျွဲကေဇိပုကျွဲခိအကျွဲခိ

Pituduh Prajuru Desa, sajawaning tengeran Kapancabhaya.

ဗျ။ သဲခိပုကျွဲခိအကျွဲခိပိဗျကျွဲပျကျွဲကေဇိပုကျွဲခိအကျွဲခိ

- (2) Sang nepak sangkaning tan pituduh Prajuru patut digelis atur uninga
ဗျ။ သဲခိပုကျွဲခိအကျွဲခိပိဗျကျွဲပျကျွဲကေဇိပုကျွဲခိအကျွဲခိ

Maka buatan panepake, yan tan sapunika wenang sang mamurug
ကေဇိပုကျွဲခိအကျွဲခိ

kadanda manut pararem.

ဗျ။ ကျွဲကျွဲလှလှကေဇိပုကျွဲခိအကျွဲခိပိဗျကျွဲပျကျွဲကေဇိပုကျွဲခိအကျွဲခိ

- (3) Kulkul sekaa-sekaa, samalih kulkul pondokan tan kalugra
ကေဇိပုကျွဲခိအကျွဲခိပိဗျကျွဲပျကျွဲကေဇိပုကျွဲခိအကျွဲခိ

nyawerin (matehin) sukat utawi tengeran kulkul desa

ပျကျွဲပျကျွဲကေဇိပုကျွဲခိအကျွဲခိ

prade mamurug taler kadanda manut pararem.

ပာဏှဗါဒါ

Palet 4

ဟိန္ဒိကာကွဗါ

Indik Paruman

ပာဝါဒါ

Pawos 19

က။ ပာကွဗါဒါ မန္တိပဗြိဂါဒါ ပဗြဗါဒါ ။

(1) Paruman / Sangkepan ring Desa Pakraman wenten :

ဟ။ ပာကွဗါဒါ ကာဒါ ဝဲဗြိဂါဒါ ပဗြဗါဒါ ။

la. Paruman Desa kamargiang, napkala gata manut ring kabuatan
မဟဲဗြိဂါဒါ ပဗြဗါဒါ ။

saha kamargiang antuk arah-arah.

က။ မန္တိပဗြဗါဒါ ပဗြဗါဒါ ပဗြဗါဒါ ။

na. Sangkepan Prajuru, Dulun Desa, lan Krama Desa kamargiang
ဗာဒါ ပဗြဗါဒါ ပဗြဗါဒါ ။

Manut Dresta lan Manut Rahina sane sampun kapastikayang
ဗာဒါ ပဗြဗါဒါ ပဗြဗါဒါ ။

Tan paarah – arah duaning sampun tegep panemaya.

ဗြ။ ပာကွဗါဒါ ကာဒါ ဝဲဗြိဂါဒါ ပဗြဗါဒါ ။

(2) Paruman Sekaa – Sekaa manut kabuatan.

ဗြ။ ပာကွဗါဒါ ကာဒါ ဝဲဗြိဂါဒါ ပဗြဗါဒါ ။

(3) Paruman desa madudonan sekadi ring sor :

ហ្ន៎ប្រសិដ្ឋាប្បបតសាសាភិសប្បត្តិទិវ្យតិក្ខត្រក្រិបទ្យទិ

ha. Prasida lumaksana risampun katedunin antuk sang patut
កមិក្ខទិក្ខបញ្ចសហត្រិក្ខិកិវត្តិក្ខិក្ខិប្របទ្យទិ
ngamiletin kamanggala antuk tengeran kulkul miwah mabusana
ធម្មទ្រៀសហទ្រៀសប្បបត្រិកិវត្តិក្ខិក្ខិប្របទ្យទិ
Adat Madya saha tan kalugra makta gegawan sakaluire
ហត្ថប្បត្តិសាភិក្ខិវត្តិក្ខិក្ខិប្របទ្យទិ
Tan maren Ngareana Ring Ida Bhagawan Panyarikan
បតសាសាភិសប្បត្តិក្ខិក្ខិប្របទ្យទិ

Maka sarana Widhi Widhana Canang.

គ្ន៎បតសាសាភិសប្បត្តិក្ខិក្ខិប្របទ្យទិ

na. Maka pangawit kalaksanayang sep-sepan saha ri wusannia
កាស្យាភាវាមត្តិក្ខិក្ខិប្របទ្យទិ

Nyacah dadosan gung alit manut pararem;

ន្ន៎ហត្ថប្បត្តិក្ខិក្ខិប្របទ្យទិ

ca. Tan kalugra ngawetung suara ghora utawi byuta, yan wenten
ហសប្បត្តិក្ខិក្ខិប្របទ្យទិ

Asapunik wenang keni pamidanda beya pecamil, kadi dandaning
ក្របត្តិក្ខិក្ខិប្របទ្យទិ

nguman-uman ring sabha manut Pararem.

រ្ន៎បតសាសាភិសប្បត្តិក្ខិក្ខិប្របទ្យទិ

ra. Pamutus babaos manut tatimbangan punika sane kamanggehang.

3. ប្រកាសដំបូងរបស់គណៈកម្មាធិការស្រុកស្រីសោភ័ណ

- (4) Prade pidaging paruman tan kaingkupin jantos ping 3 (tiga).

វិស័យសេដ្ឋកិច្ចកសិកម្មស្រូវស្រែចំការស្រូវស្រែចំការ

Ring paruman selanturnya prajuru wenang niwakang pamutus.

បទប្បញ្ញត្តិ

Pawos 20

ក. សម្រាប់ស្រុកស្រីសោភ័ណស្រុកស្រីសោភ័ណ

- (1) Sajeroning paruman desa, Kelian Desa pakraman patut nyiarang

បង្កើតគណៈកម្មាធិការស្រុកស្រីសោភ័ណ

pamargin ngenterang desa, pamekas ngenin indik :

ហ. មុនពេលស្រុកស្រីសោភ័ណស្រុកស្រីសោភ័ណ

ha. Munjuk lungsuring pakraman saha ayah-ayah, sulur arta brana

ស្រុកស្រីសោភ័ណ

druwen desa.

គ. មុនពេលស្រុកស្រីសោភ័ណស្រុកស្រីសោភ័ណ

na. Rencana prajuru ngeninin usaha kapungkur.

ឃ. បទប្បញ្ញត្តិស្រុកស្រីសោភ័ណស្រុកស្រីសោភ័ណ

- (2) Pamutus paruman desa sinanggehi pararem maka pamitegep pamargin

ស្រុកស្រីសោភ័ណ

Awig-awig.

បញ្ជីទី១

Palet 5

ហិរញ្ញវត្ថុឃុំឃ្លាត

Indik Druwen Desa

ឃុំបាសិញ្ញា

Pawos 22

ឃុំឃ្លាតបក្សបក្សសាមីរិក្ស៖

Druwen Desa Pakraman sakadi ring sor :

ក្រុមហ៊ុនហិរញ្ញវត្ថុឃុំឃ្លាតសាមីរិក្ស៖

(1) Parahyangan Tiga makadi : Pura Desa/ Bale Agung, Pura Puseh

លក្សណ៍ឃ្លាត

Lan Pura Dalem.

ក្រុមហ៊ុនហិរញ្ញវត្ថុឃុំឃ្លាតសាមីរិក្ស៖

(2) Kahyangan Desa Lianan sane sejangkepyane sampun

ក្រុមហ៊ុនហិរញ្ញវត្ថុឃុំឃ្លាត

Kaunggahang ring Purana.

ក្រុមហ៊ុនហិរញ្ញវត្ថុឃុំឃ្លាតសាមីរិក្ស៖

(3) Tanah Palaba minekadi :

ក្រុមហ៊ុនហិរញ្ញវត្ថុឃុំឃ្លាតសាមីរិក្ស៖

ha. Tanah Druwen Pura malinggah : 185.305 M2.

ក្រុមហ៊ុនហិរញ្ញវត្ថុឃុំឃ្លាតសាមីរិក្ស៖

na. Kakaryanin Sekaa Angklung malinggah : 3.700 M2.

៧ គ្រាន់យ្យនិគ្រិស្តនាវតាបិណ្ឌលិក្ខ្យាត្រ្យ១០០១១២ថៃបិសិកិ

ca. Kakaryanin Sekaa Gamel malinggah : 2.500 M2

៨ គ្រាន់យ្យនិគ្រិស្តនាវតាបិណ្ឌលិក្ខ្យាត្រ្យ១០០១១២ថៃបិសិកិ

ra. Kakaryanin Sekaa Gede malinggah : 10. 000 M2

៩ គ្រាន់យ្យនិគ្រិស្តនាវតាបិណ្ឌលិក្ខ្យាត្រ្យ១០០១១២ថៃបិសិកិ

ka. Kakaryanin Sekaa Baris Malinggah : 10.600 M2.

១០ គ្រាន់យ្យនិគ្រិស្តនាវតាបិណ្ឌលិក្ខ្យាត្រ្យ១០០១១២ថៃបិសិកិ

da. Kakaryanin Sekaa Subak Abian Nek 8 Hektar

១១ គ្រាន់យ្យនិគ្រិស្តនាវតាបិណ្ឌលិក្ខ្យាត្រ្យ១០០១១២ថៃបិសិកិ

(4) Setra majimbar 20.000 M2, Kapah dados Setra Gede

គ្រាន់យ្យនិគ្រិស្តនាវតាបិណ្ឌលិក្ខ្យាត្រ្យ១០០១១២ថៃបិសិកិ

Setra Cenik lan Setra Bujangga.

១២ គ្រាន់យ្យនិគ្រិស្តនាវតាបិណ្ឌលិក្ខ្យាត្រ្យ១០០១១២ថៃបិសិកិ

(5) Gong Desa Kalih barung, Gong Angklung Abarung, Gong Gambung

គ្រាន់យ្យនិគ្រិស្តនាវតាបិណ្ឌលិក្ខ្យាត្រ្យ១០០១១២ថៃបិសិកិ

Abarung, Gong Selonding Aselawah saha kategepin antuk

គ្រាន់យ្យនិគ្រិស្តនាវតាបិណ្ឌលិក្ខ្យាត្រ្យ១០០១១២ថៃបិសិកិ

Bhusana Wewalian Sakral.

១៣ គ្រាន់យ្យនិគ្រិស្តនាវតាបិណ្ឌលិក្ខ្យាត្រ្យ១០០១១២ថៃបិសិកិ

(6) Karang Ayahan Desa kirang langkung malinggah 100.000 M2.

១៤ គ្រាន់យ្យនិគ្រិស្តនាវតាបិណ្ឌលិក្ខ្យាត្រ្យ១០០១១២ថៃបិសិកិ

(7) Jempana 14 Setel saha Sarana Uparengga.

៥ ឥឡូវបើក្រុមហ៊ុននោះឆ្លើយ

(8) Lembaga Perkreditan Desa.

៦ ឥឡូវបើក្រុមហ៊ុននោះឆ្លើយ

(9) Wantuan Guru Wisesa Murdhaning Jagat Bali ngawit

៧ ឥឡូវបើក្រុមហ៊ុននោះឆ្លើយ

Warsa 2001 ngantos Warsane mangkin.

៨ ឥឡូវបើក្រុមហ៊ុននោះឆ្លើយ

(10) Sepeda motor

៩ ឥឡូវបើក្រុមហ៊ុននោះឆ្លើយ

(11) Druwen Desa siosan sane patut mamut Pararem

១០ ឥឡូវបើក្រុមហ៊ុននោះឆ្លើយ

Sane sajangkepniane sampun kaungganghang ring Likita Indik

១១ ឥឡូវបើក្រុមហ៊ុននោះឆ្លើយ

Druwen Desa

ប្រយោជន៍

Pawos 23

បើក្រុមហ៊ុននោះឆ្លើយ

Pilih-olihan Desa luire:

១២ ឥឡូវបើក្រុមហ៊ុននោះឆ្លើយ

(1) Urunan saking Krama Desa

ញ្ច្រាស់សិរិសក្យាភិក្ខុវិទ្យាសាស្ត្រ

(2) Paican saking Guru Wisesa

ញ្ច្រាស់សិរិសក្យាភិក្ខុវិទ្យាសាស្ត្រ

(3) Saking Dana Punia Krama Desa/Umat.

ន្រ្តាស់សិរិសក្យាភិក្ខុវិទ្យាសាស្ត្រ

(4) Paica-paica sane teosan sane patut.

ញ្ច្រាស់សិរិសក្យាភិក្ខុវិទ្យាសាស្ត្រ

(5) Piilih-olihan desa kaanggen prabea ngaci-aci Parhiyangan

ញ្ច្រាស់សិរិសក្យាភិក្ខុវិទ្យាសាស្ត្រ

Desa utawi kaanggen prabea wawangunan Pura ring desa.

បទបទដ្ឋាន

Pawos 24

ញ្ច្រាស់សិរិសក្យាភិក្ខុវិទ្យាសាស្ត្រ

(1) Prajuru Desa wenang ngetangang Druwen desa

ញ្ច្រាស់សិរិសក្យាភិក្ខុវិទ្យាសាស្ត្រ

(2) Nyabran pasangkepan Prajuru pangemong druwen desa ngawentenang

ញ្ច្រាស់សិរិសក្យាភិក្ខុវិទ្យាសាស្ត្រ

parindik munjuk lungsuring krama miwah padruwen desa

ញ្ច្រាស់សិរិសក្យាភិក្ខុវិទ្យាសាស្ត្រ

(3) Sakaluwiring druwen desa patut wenten ilikitannya.

၁။ ဧကုပ္ပဏာနာယူဇမိကန္တမိက္ခဝေယန္တိယိနိ

(4) Tanah kalugra ngadol utawi ngantahang druwen desa yan tan kasungkemin

ဟန္တုဗျာဒါနာ။

antuk krama desa.

၃။ ဧကုပ္ပဏာနာယူဇမိကန္တမိက္ခဝေယန္တိယိနိ

(5) Tanah Ayahan Desa utawi Karang Desa nenten dados kasertifikatang

ဧကုပ္ပဏာနာယူဇမိကန္တမိက္ခဝေယန္တိယိနိ။

Dados druwen Krama Newek.

ပဏ္ဍိတ ၆

Palet 6

ပဏ္ဍိတ ၆

Panyanggran Banjar

ပဝေ ၂၅

Pawos 25

ကျွန်ုပ်တို့၏အဖွဲ့သည် အလုပ်အကိုင်ဆောင်ရွက်ရာတွင် အားပေးမှုကုန်ပစ္စည်းများကို

Krama Desa rikala ngawentenang Karya Suka Duka patut kasanggra antuk

ကျွန်ုပ်တို့၏အဖွဲ့အစည်းအတွက်။

Banjar manut pinunas Sang mayadnya.

စတုရ်မ္မဟိက

CATURTHAS SARGAH

သုက္ခတေတေတေဝေကတေ

SUKERTA TATA AGAMA

ပဏ္ဍိတိက

Palet 1

ဟိဂန္ထိကပဏ္ဍိတ

Indik Dewa Yadnya

မဂ္ဂပဒေသနာ

Pawos 26

ကံပုဂ္ဂလိကိဗျာကုပဗိဒါကုကုကုပဗျာကုကုကု

(1) Pura panyiwian sawidangan Desa Pakraman luire :

ဟံပုဂ္ဂလိကုကုကုကုကုကုကု

ha. Pura Desa/Bale Agung.

ကံပုဂ္ဂလိကုကု

na. Pura Puseh.

သံပုဂ္ဂလိကုကု

ca. Pura Dalem.

ဝံပုဂ္ဂလိကုကု

ra. Pura Sagara.

ကံပုဂ္ဂလိကုကု

ka. Pura Pelisan.

သ။ပျာပိန်ခါ။

da. Pura Peken.

ဗ။ပျာဖိကလင်ခါ။

ta. Pura Tegalangin.

ဆ။ပျာဒုက္ခ။

sa. Pura Dukuh.

ဗ။ပျာကယ်ဟန္တင်ခါ။

wa. Pura Kayehan Kangin.

ဗ။ပျာဗမ္မ။

la. Pura Empu.

ဗ။ပျာမိလော။

ma. Pura Melaka.

က။ပျာပိန္တူ။

ga. Pura Pintu.

က။ပျာဆွေဆွေခါ။

ba. Pura Suksuk.

က။ပျာကွေ့။

nga. Pura Ngudu.

ပ။ပျာဇွဲခါ။

pa. Pura Jugan.

က။ပျာမိဒုက္ခခါ။

ja. Pura Bedugul.

မ။ပျာပိနိဂုဏ္ဍာဟာနိ။

ya. Pura Peninjauan.

က။ပျာပိလန္တီ။

nya. Pura Melanting.

-ပျာပိလိန္တီ။

- Pura Belingbing.

-ပျာဂုဏ္ဍာဟာနိ။

- Pura Janggotan.

-ပျာဆွန္တုကာ။

- Pura Cungkub.

-ပျာပိန္ဒီဗါ။

- Pura Pendem.

ဣ။ပိဂုဏ္ဍာဟာနိဂုဏ္ဍာဟာနိဂုဏ္ဍာဟာနိဂုဏ္ဍာဟာနိဂုဏ္ဍာဟာနိဂုဏ္ဍာဟာနိ

(2) Piodalan ring sowang-sowang Kahyangan Desa inucap sategepnyane

မ။ပျာပိနိဂုဏ္ဍာဟာနိပျာပိနိဂုဏ္ဍာဟာနိပျာပိနိဂုဏ္ဍာဟာနိပျာပိနိဂုဏ္ဍာဟာနိ

sampun kaunggahang ring Purana manut Dresta lan Pararem saha

ဣ။ပျာပိနိဂုဏ္ဍာဟာနိပျာပိနိဂုဏ္ဍာဟာနိပျာပိနိဂုဏ္ဍာဟာနိပျာပိနိဂုဏ္ဍာဟာနိ

Krama Desa patut Nyanggra Ngastiti Bhakti..

ဣ။ပျာပိနိဂုဏ္ဍာဟာနိပျာပိနိဂုဏ္ဍာဟာနိပျာပိနိဂုဏ္ဍာဟာနိပျာပိနိဂုဏ္ဍာဟာနိ

(3) Pangaci-aci ring Pura Panyiwian Desa inucap manut Sastra

မ။ပျာပိနိဂုဏ္ဍာဟာနိပျာပိနိဂုဏ္ဍာဟာနိပျာပိနိဂုဏ္ဍာဟာနိပျာပိနိဂုဏ္ဍာဟာနိ

Agama saha kalaksanayang Nista, Madia lan Utama Manut Dresta

လၢကမၢပုထီ။

lan Pararem.

၃။ ဗျာဘာကညွနွီဗိဗာကမၢပဲဗိကမၢကိဗျဗၣ်ပဗာကမၢကုဗိဗြဗ္ဗ

(4) Dudonan lan tatingan pamargin parikrama Upacara Manut Dresta

လၢကမၢပုထီပဗာကမၢကိဗျဗၣ်ပဗာကမၢကုဗိဗြဗ္ဗဗိဗိဗျာဘာ။

Lan Pararem sane sajangkepyane sampun kaunggahang ring Purana.

ပာဗာမၢဗျာဗျာ

Pawos 27

က။ ဘိဂၢသဝဲၣ်ဂၢသဝဲၣ်ပျာကမၢကုဗိဗြဗ္ဗဗိဗိဗျာ။

(1) Ring soang-soang pura inucap patut kadegang pamangku.

ဗျာ။ ကမၢကိဗျဗၣ်ပဗာကမၢကုဗိဗြဗ္ဗဗိဗိဗျာ။

(2) Ngadegang Pamangku manut Undagan :

ဟ။ ဗျာကမၢကုဗိဗြဗ္ဗဗိဗိဗျာ။

ha. Turunan utawi ngawaris.

က။ ကမၢကုဗိဗြဗ္ဗဗိဗိဗျာကမၢကုဗိဗြဗ္ဗဗိဗိဗျာ။

na. Nyanjan mapiteges mapinunas ring ajeng Panataran.

မ။ ကမၢကုဗိဗြဗ္ဗဗိဗိဗျာကမၢကုဗိဗြဗ္ဗဗိဗိဗျာ။

ca. Kacatri (kajudi) olih Krama Desa

ဂ။ ကမၢကုဗိဗြဗ္ဗဗိဗိဗျာကမၢကုဗိဗြဗ္ဗဗိဗိဗျာ။

ra. Kadegang nganutin Dresta lan Pararem.

ការងារគោរពសំបុត្រគ្រូពេទ្យកម្ពុជា

Kalaksanayang antuk warga dane Mangku.

១ ឃ្លាបញ្ចប់បញ្ជីសំបុត្រគ្រូពេទ្យកម្ពុជា

(5) Pamangku patut ngamanggehang Sasaning Pamangku.

បុរេបាណ្ឌវ

Pawos 28

ស្វដារម៉ានីងបាណ្ឌវ

Swadarmaning Pamangku luire :

៣ ឃ្លាត្រូវបានប្រើប្រាស់សំបុត្រគ្រូពេទ្យកម្ពុជា

1. Ngenterang Upacara Piodalan ring kahyangan utawi ring sowang-

១សាច់បក្សបាណ្ឌវ

Sowang pakubon krama.

៣ ឃ្លាត្រូវបានប្រើប្រាស់សំបុត្រគ្រូពេទ្យកម្ពុជា

2. Tan lepas ring sasaning pamangku, yan mamurug wenang mangku

ហើយស្វដារម៉ានីងបាណ្ឌវ

Inucap nyepuhin raga.

៣ ឃ្លាត្រូវបានប្រើប្រាស់សំបុត្រគ្រូពេទ្យកម្ពុជា

3. Prade silih sinunggil pamangku kapialang utawi cuntaka,

១សំបុត្រគ្រូពេទ្យកម្ពុជាសំបុត្រគ្រូពេទ្យកម្ពុជា

Kengin nyelang pamangku siosan utawi nuwur Ida Sulinggih.

၁။ သလိဟယကျေဝယုကပထုတယဒုဗိဇာကဟိကိယုက

- 4. Samaliha yan sampun Pamangku ngayah Tigang rahina ring pura
 ကာယျတနါ၊ ကာန္တိဂဗ္ဗန္တိန္ဒုလဝဲတကျကလယုပိကံ၊ ပရိဗါ၊
 kahyangan, kancit wenten kulawarganya kalayu sekar/padem,
 ဝက္ခဟိကျေဝယုကပထုတယဒုဗိဇာကဟိကိယုက
 mangku inucap tan kenang cuntaka sakewanten mangku tan budal
 သလိဟိဂုဗာကဟိ။

Salami piodalan.

၅။ ပထုတိဗိဇာကဟိကိယုကပထုတယဒုဗိဇာကဟိကိယုက

- 5. Pamangku wenang ngwara sahia nuntun prade wenten krama sane
 ဝက္ခဟိကျေဝယုကပထုတယဒုဗိဇာကဟိကိယုက
 Maturan ring sajeroning upacara tan ngolemin pamangku.

ပုဂံသိက္ခမာ

Pawos 29

ပဗျေဗ္ဗိဗိဇာကဟိကိယုကပထုတယဒုဗိဇာကဟိကိယုက

Patias utawi olih-olihan Pamangku :

၁။ လုပုတဒုဗိဇာကဟိ။

(1) Luput Tategenan.

၂။ ပဗျေဗ္ဗိဗိဇာကဟိကိယုကပထုတယဒုဗိဇာကဟိ။

(2) Patias seosan manut Pararem.

ပုဂံဝါဒ်

Pawos 30

က။ ပမာဏ္ဍကင်္ဂဏ္ဍာသိန္ဒြိယာန္တုကရိး

(1) Pamangku kagentosin riantukan :

ဟ။ ဂမဒါ။

ha. Seda.

က။ ပိန္နဲကမ္ဘာဝေပကမိကင်္ဂိတန္တုကပ္ပိန္နဲကမ္ဘာ

na. Pinunas ngaraga, manawi kageringan lan sapenunggalannya

ဂိမဝပုန္တုကမာဏိကမိပဟပရိ။

risampun Kalokika ring Paruman.

ခ။ ကမ္ဘာဝေပကမိကင်္ဂိတန္တုကပ္ပိန္နဲကမ္ဘာ

ca. Kawusanang olah krama, manawi Nilar Sasana, keni Pamidanda

ဝေကမ္ဘာဝေပကမိကင်္ဂိတန္တုကပ္ပိန္နဲကမ္ဘာ

Manut pararem, saha ngawaliang prabea pawintenan pecak.

ဂ။ ပုဂံဝါဒ်ကမိပဟပရိ

ra. Prade Marabi malih patut Nyepuhin Raga.

က။ မာဏ္ဍကင်္ဂဏ္ဍာသိန္ဒြိယာန္တုကရိး

ka. Sampun Madwijati.

ဣ။ ဣဒါပမာဏ္ဍကင်္ဂဏ္ဍာသိန္ဒြိယာန္တုကရိး

(2) Tata cara Ngadegang Kelian Pemaksan/ Pesaren, Prasutri ,

ပုဂံဝါဒ်ကမိပဟပရိ

Pramas, Miwah sane seosan saha Patias sane kapolihang

ဗာနုဒါသြမ္မလေကပုဗျါ။

Manut Dresta lan Pararem.

ပာဝောသိက္ခကာ

Pawos 31

ကေယုတ္တဗေဒ္ဒဗျကန္တသိဂိရိသံး

Kasukertan kahyangan kadi ring sor :

ဗာ။ ဗေဒ္ဒဗျကန္တပုဗျကန္တ

(1) Tan kalugra Kapura luwire :

ဗာ။ သဲကေဒါဂုဗေဒ္ဒဗျကန္တကေပိဏ်ကေဒါး

ha. Sang katiben Catur Cuntaka Minekadi :

- ဗျကန္တကေသိဏ်ကန္တဗျကန္တဗျကန္တ။

- Cuntaka sebel kandel Ngraja Swala.

- ဗျကန္တကေမဒြုဝေပုဗျကန္တ။

- Cuntaka madruwe Putra/Rare.

- ဗျကန္တကေပဏ်ဇိကေ။

- Cuntaka Pangantenan.

- ဗျကန္တကေသန္တကိကေပဏ်ဇိကေ။

- Cuntaka sangkaning Kapademan.

ka. Makta sahanan barang sinanggeh ngaletihin

na. Makta sahanan barang sinanggeh ngaletihin

ka. Sato Agung sajabaning rikala Mapapada

ka. Sato Agung sajabaning rikala Mapapada

ka. Sato Agung sajabaning rikala Mapapada

ra. Mabusana tan manut kadi tata caraning ngeranjing ka pura.

ka. Sadereng polih uak-uakan (pitudah) Prajuru Desa.

ka. Sadereng polih uak-uakan (pitudah) Prajuru Desa.

က။ ပြဿိကပေးကြပါပုံက :

(2) Pratingkahe tan wenang ring Pura :

ka. Masumpah (cor), sajabaning pitudah Prajuru Desa

ka. Masumpah (cor), sajabaning pitudah Prajuru Desa

na. Miyegan, Masesenangan, Makolem dados asiki

na. Miyegan, Masesenangan, Makolem dados asiki

ka. Lanang-Wadon, Mabacin, Nyangsang Busana, manyusu.

ka. Lanang-Wadon, Mabacin, Nyangsang Busana, manyusu.

ca. Mungguh tedun Palinggih sajabaning pitudah Prajuru.

ca. Mungguh tedun Palinggih sajabaning pitudah Prajuru.

က။ သီစဉ်ကွဲအပိုပုစာရိပမ်းသန့်စေရမည့်ပုစု

(3) Sang mamurug kecap ring ajeng, keni pamidanda manut pararem

ka. miwah pamerayascita sapatutnya.

ka. miwah pamerayascita sapatutnya.

မာဝါဒါနိယ

Pawos 32

ဤပျာအာပဏ္ဍိတုဗ္ဗိကမ္ပမာရိယာသမာဓိပျာအာပဏ္ဍိတုဗ္ဗိကမ္ပမာရိယာသမာဓိပျာ

(1) Prade wenten jadma Kerawuhan/Kodal ring Pura, Kengin kapintonin ပျာအာပဏ္ဍိတုဗ္ဗိကမ္ပမာရိယာသမာဓိပျာအာပဏ္ဍိတုဗ္ဗိကမ္ပမာရိယာသမာဓိပျာ

Prade rumasa kasumangsayan, yan tan wiakti jadma inucap kasisipang
ဗာနုဗ္ဗိကမ္ပမာရိယာသမာဓိပျာ

Manut Pararem.

ဤပျာအာပဏ္ဍိတုဗ္ဗိကမ္ပမာရိယာသမာဓိပျာအာပဏ္ဍိတုဗ္ဗိကမ္ပမာရိယာသမာဓိပျာ

(2) Prade Kahyangan kahanan Durmanggala minekadi Kapanca Bhaya ပိဗဏ္ဍိကမ္ပမာရိယာသမာဓိပျာအာပဏ္ဍိတုဗ္ဗိကမ္ပမာရိယာသမာဓိပျာ

Pemangku patut digelis nyadokang ring Prajuru mangda marumang
ဤပျာအာပဏ္ဍိတုဗ္ဗိကမ္ပမာရိယာသမာဓိပျာအာပဏ္ဍိတုဗ္ဗိကမ္ပမာရိယာသမာဓိပျာ

Krama desa tur ngawentenang Pamrayascita sepatutnya.

ပဉ္စမပါဠိ

Palet 2

ဟိန္ဒူဝိယန

Indik Rsi Yadnya

ပာဝေါဠိ

Pawos 33

က။ သံပဿိတိဗြဟ္မဗျူဟပိနန္ဒါဟပိနန္ဒါးကပ္ပက္ခမာဂ္ဂါ

- (1) Sang pacang madeg Wiku utawi pinandita minakadi : Balian sonteng,
 သင်္ဂါယနိကယနိ၊ သဗြက္ခကရေဂိက္ခန္တိဝိယနပုဗ္ဗေဓမ္မာဘာနိ၊
 Dalang, kebyan, saluire jagi ngenterang yadnya patut masadok
 ဘိပ္ပက္ခက္ခမာကရေဂိနုပဝိသသဟိန္ဒူဝိယနပုဗ္ဗေဓမ္မာဘာနိ။

Ring Prajuru Desa kalih Parisada Hindu Dharma Indonesia.

ဣ။ ပြက္ခက္ခမာဗေဗျေဗြိက္ခန္တိဝိနိကရေဂိနုပက္ခက္ခမာဂ္ဂါ

- (2) Prajuru desa patut ngawas nitenin tur wenang ngalangin prade wenten
 ကာမိဗျက္ခက္ခမာဗေဗြိနိကရေဂိနုပက္ခက္ခမာဂ္ဂါ၊ ဗြဟ္မဗျူဟပိနန္ဒါ
 kacihna lempas ring kecap sastra miwah drestane, tur sareng nyaksinin
 ဥပဓာနမာဗေဗြိနိကရေဂိနုပက္ခက္ခမာဂ္ဂါ၊ ပြက္ခက္ခမာဂ္ဂါ၊
 Upacara saha nyiarang ring paruman desa tegep rauhing wates
 ကာမိဗြဟ္မဗျူဟပိနန္ဒါ။

kawenangang pangenter yadnya.

ဣ။ ကြမာဒေသပဉ္စမပါဠိဗြဟ္မဗျူဟပိနန္ဒါ

- (3) Kruma desa patut ngaturang ayahi sapamadeg miwah ring panglepas

ဟိဃမ္ပလိဠိဂ္ဂိဏိကမ္မေဒ္ဒိဏိဒ္ဒိယဂ္ဂုဗာဏေမ

Ida Sulinggih riwekas katuntun antuk prajuru manut dresta

လကောပူဗျါ။

Lan Pararem.

ပုဗ္ဗနိဗ္ဗာန်

Pawos 30

၃၃။ ဟိဃမ္ပလိဠိဂ္ဂုဗာဏေမဟိဃမ္ပလိဠိဂ္ဂိဏိကမ္မေဒ္ဒိဏိဒ္ဒိယဂ္ဂုဗာဏေ

(1) Ida sulinggih patut ngriyinand muput upacara ring wewidangan Desa

ပြမ၏ဣဒ္ဓိပုဗ္ဗနိဗ္ဗာန်ဝေယျသုဗ္ဗဟိဗ္ဗက္ခိဏိကမ္မေဒ္ဒိဏိဒ္ဒိယဂ္ဂုဗာဏေ

Pakraman Druwene sasampune wawu muputang yadnya

ကမ္မိဏိကမ္မေဒ္ဒိဏိဒ္ဒိယဂ္ဂုဗာဏေ။

Kajebar jagat utawi ke dura desa.

၃၄။ ဣဒ္ဓိပုဗ္ဗနိဗ္ဗာန်ဝေယျသုဗ္ဗဟိဗ္ဗက္ခိဏိကမ္မေဒ္ဒိဏိဒ္ဒိယဂ္ဂုဗာဏေ

(2) Krama desa sami sareng nitenin katuntun antuk prajuru, mangda

ယုဗ္ဗက္ခိဏိကမ္မေဒ္ဒိဏိဒ္ဒိယဂ္ဂုဗာဏေဟိဗ္ဗက္ခိဏိကမ္မေဒ္ဒိဏိဒ္ဒိယဂ္ဂုဗာဏေ

sahann yadnya sane kawentenang kaicen pamuput olih Sulinggih

ဟုဗ္ဗက္ခိဏိကမ္မေဒ္ဒိဏိဒ္ဒိယဂ္ဂုဗာဏေ။

utawi Pinandita manut kawenangannya soang-soang.

၃၅။ ဣဒ္ဓိပုဗ္ဗနိဗ္ဗာန်ဝေယျသုဗ္ဗဟိဗ္ဗက္ခိဏိကမ္မေဒ္ဒိဏိဒ္ဒိယဂ္ဂုဗာဏေ

(2) Ngaturin para Pamangku utawi Sang Muput Yadnya Dana Punia

မာနုဗျာနာဂဟုဗေဒါနိနိန္ဒယာနာ။

Manut Akeh utawi kidik karyane.

ဣန္ဒြေမာနိဗေဒါနိနိန္ဒယာနာဂဟုဗေဒါနိနိန္ဒယာနာ။

(3) Saking Teleb mapiserep Pawisik lan Pustaka Suci pakaryan Pamangku

ပာဠိဗျာနာ

Palet 3

ဟိန္ဒိကပိတြယုဇာ

Indik Pitra Yadnya

ပာဝာပါဠိဗျာနာ

Pawos 31

ဟုဂ္ဂာကကဝဲဗေဒါနိနိန္ဒယာနာ။

Dudonan pamargin pitra yadnya :

ဣန္ဒြေမာနိဗေဒါနိနိန္ဒယာနာ။

(1) Pangupakaran sang kalayu sekar :

ဟိန္ဒိကပိတြယုဇာ ဟိန္ဒိကပိတြယုဇာ ဟိန္ဒိကပိတြယုဇာ။

ha. Antuk mendem utawi ngeseng, makacihna makingsan ring

ဣန္ဒြေမာနိဗေဒါနိနိန္ဒယာနာ ဣန္ဒြေမာနိဗေဒါနိနိန္ဒယာနာ။

Ibu Pertiwi utawi ring Bhatara Brahma selami nuptupang prabeya.

က။ ဟေဖိမဖိမဟူပကာပကကကိ။ ပဗျကကကိ။

na. Atiwa-tiwa utawi (upakara pangabenan/palebou)

ဗျ။ ဂူပဗာဂူပကာပိပျယက္ကိပုမန္တဟကကိဗမေဗျက

(2) Upacara-upakara Pitra Yadnya riwusan kaabenang mawastu mungguh

ကသန္တိကိကိ။ ကိကကကပျကကသိက္ခိမိကပပဗျကဗာက

Don Bingin/Ngeroras wawu nglinggihang Dewa Hyang Bhatara

ကဗာကိ။

Bhatari.

မကပပါ။ ဗျက

Pawos 32

ပျဝဲဗသိပန္တဖိကိကန္တပပကကပန္တိကုသိကလိပျကိဗျဝ

Swadarmaning lan tategenan krama prade wenten sinalih tunggil krama

ကသကလပပပုသိကိ။

Desa kalayu sekar :

က။ သိကပျကိဗျကပပပျကိ။

(1) Sang kaduhkita patut :

ဟ။ ကကကသကိကိကိဗိယက္ကိဗျကပပပျကိဗျကိ

ha. Nyadokang ring Kelian Banjar tur nunas tatimbangan

ကိကိဗိယက္ကိ။

ring Kelian Desa.

ក្បាញព្រឹត្តិបញ្ជីព្រះបាទជ័យវរ្ម័នទី៧

na. Ngaturing Krama ngrombo makarya eteh-ete

ព្រះបាទជ័យវរ្ម័នទី៧សាសនាស្រីមហាបាណ្ឌវប្រាសាទសិរីសោភ័ណ្ឌ

Jantos Puput Saha Kadulurin panyambrama sakasidan.

ស្បែកប្រាសាទស្រីមហាបាណ្ឌវប្រាសាទសិរីសោភ័ណ្ឌ

ca. Krama Tamiu dados nganggen Setra, sesampun nawur Panukun

ស្បែកប្រាសាទស្រីមហាបាណ្ឌវប្រាសាទសិរីសោភ័ណ្ឌ

Setra Manut Pararem miwah Dresta.

ក្បាញដំបូងនៃសិរីសោភ័ណ្ឌ

(2) Swadarmaning Kelian Desa :

ហ្នឹងសិរីសោភ័ណ្ឌនៃសិរីសោភ័ណ្ឌនៃសិរីសោភ័ណ្ឌនៃសិរីសោភ័ណ្ឌ

ha. Kelihan Desa maritatas pamargin sang kaduhkitan, napike

សិរីសោភ័ណ្ឌនៃសិរីសោភ័ណ្ឌនៃសិរីសោភ័ណ្ឌនៃសិរីសោភ័ណ្ឌ

Pacang Kapendem , makingsan riin utawi lantur kaabenang.

ក្បាញសិរីសោភ័ណ្ឌនៃសិរីសោភ័ណ្ឌនៃសិរីសោភ័ណ្ឌ

na. Prade kageseng raris kawentenang kulkul pamitau

សិរីសោភ័ណ្ឌនៃសិរីសោភ័ណ្ឌនៃសិរីសោភ័ណ្ឌ

Olih Kelian Banjar.

ស្បែកប្រាសាទសិរីសោភ័ណ្ឌនៃសិរីសោភ័ណ្ឌនៃសិរីសោភ័ណ្ឌ

ca. Panyanggran Desa selanturnya jantos puput.

ក្បាញសិរីសោភ័ណ្ឌនៃសិរីសោភ័ណ្ឌនៃសិរីសោភ័ណ្ឌ

(3) Nganinin Indik Pamargin Pitra Yadnya nganutin Dresta lan Pararem

မဟေတုန္ဒုဟတိဂုဟမဟေ။

Saha tan ngetangang Dewasa.

၁။ ပြာသိသိကလယုဝိသိကကရုပဂုဟတိဗျာဒိန္ဒုပဂုဟတိဂုဟတိဂါ

(4) Prade Sang kalayu sekaran Salah Pati wiadin Ngulah pati, kengin

ကကန္တကုဒါဝါ။ မဂုဟတိဂုဟတိဗျာဒိန္ဒုပဂုဟတိဂုဟတိဂါ

kabakta budal , sakewanten kadulurin antuk Upacara Panebusan

ဂိဂါကုဟဂုဟတိဂုဟတိဗျာဒိန္ဒုပဂုဟတိဂုဟတိဂါ။

Ring genahe Seda , ring Catus pata miwah ring Cangkem setra.

၅။ ဂယကရန္တိကုဟမသန္တကိဗျာဒိန္ဒုပဂုဟတိဗျာဒိန္ဒုပဂုဟတိဂါ

(5) Yen wenten seda sangkaning Gering Ngelahlah, Anak Alit wau Embas

ဂုဟတိဗျာဒိန္ဒုပဂုဟတိဗျာဒိန္ဒုပဂုဟတိဂါ။

Seda makta Puser Mangda kapendem/ kageseng pramangkin

ဟုဟမိသမိကတိပဟေ။

utawi Sadinaning Pati.

မဂုဟတိဂုဟ

Pawos 33

၈။ မဂုဟတိဂုဟတိဗျာဒိန္ဒုပဂုဟတိဂါ။

(1) Sane kasinanggeh kacuntakan sekadi ring sor :

၉။ မဂုဟတိဂုဟတိဗျာဒိန္ဒုပဂုဟတိဂါ။

ha. Cuntaka antuk Kalayu Sekaran.

က။ သုန္ဒရီကမာန္တန္တရေသ္မာ။

na. Cuntaka antuk ngraja swala.

ခ။ သုန္ဒရီကမာန္တန္တရေသ္မာပုတြ။

ca. Cuntaka antuk ngembasang putra.

က။ သုန္ဒရီကမာန္တန္တရေသ္မာပုတြ။

ka. Cuntaka antuk karuron.

က။ သုန္ဒရီကမာန္တန္တရေသ္မာပုတြ။

ka. Cuntaka antuk pawiwahan.

ခ။ သုန္ဒရီကမာန္တန္တရေသ္မာပုတြ။

da. Cuntaka antuk gamiya gamana.

ဖ။ သုန္ဒရီကမာန္တန္တရေသ္မာပုတြ။

ta. Cuntaka antuk salah timpal.

ပ။ သုန္ဒရီကမာန္တန္တရေသ္မာပုတြ။

wa. Cuntaka antuk yaning wenten anak istri mobot nenten kaupakaran

ပဗျာကမာန္တန္တရေသ္မာပုတြ။

pabiakawoanan tur pawidi widana.

လ။ သုန္ဒရီကမာန္တန္တရေသ္မာပုတြ။

la. Cuntaka antuk mamitra ngalang.

စ။ သုန္ဒရီကမာန္တန္တရေသ္မာပုတြ။

ma. Cuntaka antuk wenten anak istri ngwentenang putra sadurunge

ပဗျာကမာန္တန္တရေသ္မာပုတြ။

Maupakara pabiakawon tur pawidi widana.

២៧ ឃីត្តិសូត្តិកាលោក្ខេបត្តិកាគ្រឹះ

(2) Sengker cuntaka manut kawentenannia :

២៧ ឃីត្តិកាគាលយូសិករាគ្រាត្រៃយូលកាបូចិ ॥

ha. Cuntaka kalayu sekaran manut dresta lan pararem.

២៨ ឃីត្តិកាព្រាស្វាលសមឃ្លត្រាសិ ॥

na. Cuntaka ngraja swala, sasampun makramas.

២៩ ឃីត្តិកាភីប្តសិប្បសុភកហិស្រិហេត្រេលកិវិទ្យាហិក

ca. Cuntaka ngembasang putra, sane Istri Abulan Pitung rahina

សុភកលកិវិទ្យាហិកសេន្យាបរិក្ខេបសារាបសាសិ ॥

sane Lanang Petang rahina kadulurin Upacara Pasakapan.

៣០ ឃីត្តិកាគរុរាគិ ឃីត្តិកាគ្រាព្រេលកិវិទ្យាហិក ॥

ra. Cuntaka Kruron Cuntakania Abulan Pitung Rahina.

៣១ ឃីត្តិកាបិបហាគិ ឃីត្តិកាគ្រាបិវិវិធសាសាសិ ॥

ka. Cuntaka pawiwahan, cuntakannya Mawidhi Widhana Pasakapan.

៣២ ឃីត្តិកាឡាបកា ឃីត្តិកាគ្រាព្រាស្វាលសមឃ្លត្រាសិ

da. Cuntaka gamia gamana, cuntakania ngantos sesampune

គាលសិសាសាគេត្រៃប្រយត្តិវេលាត្រៃយូ ॥

Kapalasang saha kamargiang Pamrayascita manut dresta.

៣៣ ឃីត្តិកាសាលុវិបស្តប្បុរិសាសិវិវិទ្យាហិក

ta. Cuntaka Salah Timpal kapuputang sakadi ring Agama Hindu tur

គាលុវិបស្តប្បុរិសាសិវិវិទ្យាហិកសេន្យាបរិក្ខេបសារាបសាសិ ॥

Kamanggala olih Kelian Desa manut Dresta lan Pararem.

၁။ သီဝိန္တိသုန္ဒရီကမာရကမာရဘဝသက္ခရာဗျူဟာသမာပတ္တိ။

sa. Sengker Cuntaka sane seosan manut Dresta lan Pararem.

၂။ သုန္ဒရီကမာရကမာရဘဝသက္ခရာဗျူဟာသမာပတ္တိ။

(3) Sane Katiben Cuntaka :

၃။ ကာလသုန္ဒရီကမာရကမာရဘဝသက္ခရာဗျူဟာသမာပတ္တိ။

ha. Kalayu Sekaran/Kapademan sane Kacuntakan Kulawargannyane

သုန္ဒရီကမာရကမာရဘဝသက္ခရာဗျူဟာသမာပတ္တိ။

Sane Pengarep, Padadyan/Kulawarga Padadyan ring wewidangan

၇၃။

Desa.

၄။ ဗြဟ္မဗျူဟာသုန္ဒရီကမာရကမာရဘဝသက္ခရာဗျူဟာသမာပတ္တိ။

na. Ngraja Swala sane Kacuntakan, Sang sane Ngraja Swala.

၅။ ကိုဠုသမ္ပုတြသုန္ဒရီကမာရကမာရဘဝသက္ခရာဗျူဟာသမာပတ္တိ။

ca. Ngembasang Putra sane Kacuntakan Kulawargannya sane

ကိုဠုသမ္ပုတြသမ္ပုတြသမ္ပုတြသမ္ပုတြ။

Ngembasang Putra Lanang wiadin Istri.

၆။ ပဝိသမာရကမာရကမာရဘဝသက္ခရာဗျူဟာသမာပတ္တိ။

ra. Pawiwahan sane Kacuntakan Sang Kaupakara Pawiwahan Lanang

ပဝိသမ္ပုတြ။

Istri.

၇။ ကာရုကမာရကမာရကမာရဘဝသက္ခရာဗျူဟာသမာပတ္တိ။

ka. Karuron sane Kacuntakan Kulawargannya Lanang wiadin Istri.

၁။ ဂေပျကဝဏ်မဂုဏ်ကမ္ဘာတို့သုန္ဒရီကမ္ဘာတို့သုန္ဒရီကမ္ဘာတို့သုန္ဒရီ

da. Gamia Gamana sane kacuntakan Sang sane Ngelaksanayang Gamia

ကမ္ဘာတို့

Gamana.

၂။ ဝိန္ဒိ

ta. Indik Kacuntakan lan Sengker Cuntaka mangda Keanutang ring

ကမ္ဘာတို့

Sastra Dresta.

၃။ ဝိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိ

(3) Tan keneng cuntaka luire :

၄။ ဝိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိ

ha. Ida Sulinggih.

က။ ဝိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိ

na. Jro Mangku Kahyangan Tiga Rikala piodalan.

မ။ ဝိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိန္ဒိ

ca. Rikalaning Piodalan risampun menek Ambu Wenten sane kala-

ယုမ်ဗဲးပဝဏ်မဂုဏ်ကမ္ဘာတို့သုန္ဒရီကမ္ဘာတို့သုန္ဒရီကမ္ဘာတို့သုန္ဒရီ

yu Sekar, Piodalan kalanturang lan kamargiang sakadi patut,

ကမ္ဘာတို့သုန္ဒရီကမ္ဘာတို့သုန္ဒရီကမ္ဘာတို့သုန္ဒရီကမ္ဘာတို့သုန္ဒရီ

Nanging wantah Saingkup Kulawargannyane sane keni Cuntaka.

ပာမာပါ ၁၅၁

Pawos 34

က။ ပဝံဂါန္တုန္တုကန္တံဂြေဇာနုဖါ ဣမလကပုဗျံ။

(1) Pamargin Kacuntakan kamargiang Manut Dresta lan Pararem.

ဣ။ ဟိန္ဒိန္ဒုဖေဖါပဝံဂါနိဗြယကွေယုန္တုန္တုန္တုဗ္ဗဒေဝကဗ

(2) Indik Tata Titi Pamargin Pitra Yadnya sampun nganutin Sastra Agama,

ဣမလကပုဗျံ။

Dresta lan Pararem.

ပဗ္ဗဖါ ၁၂၁

Palet 4

ဟိန္ဒိန္ဒုနုယယက

Indik Manusa Yadnya

ပာမာပါ ၁၅၂

Pawos 36

က။ ဝနုယယကုပ္ပိန္ဒိပ္ပုနိကဂူပသာဂူပကကဝံပနိဝနုယ

(1) Manusia Yadnya inggih punika upacara-upakara Dharmaning Manusa

ကဝိဗျေပနိပဗျေဝနိကဝလဲကလပန္တုပိဗျေကုဗ္ဗာနိ

ngawit saking patemoning kama Bang kalawan kama Petak sajeroning

၉၃။ တံတိုက်ခင်းတို့။

la. Tanggal Gigi / maketus.

၉၄။ တံတိုက်ခင်းတို့။

ga. Matatah /Mapandes.

၉၅။ တံတိုက်ခင်းတို့။

ba. Mawiwaha / Masakapan.

၉၆။ တံတိုက်ခင်းတို့။

(3) Upacara upakara inucap kamargiang nista, madya, utama

တံတိုက်ခင်းတို့။

Manut Sastra Agama, Dresta lan Pararem.

၉၇။ တံတိုက်ခင်းတို့။

(4) Prade Wenten Rare Medal Kembar inggihan Buncing patut

တံတိုက်ခင်းတို့။

Katampenin sakadi patut manut Parikrama Upacara Upakara

တံတိုက်ခင်းတို့။

Nganutin Sastra Agama, Dresta Lan Pararem Drowene tur Krama

တံတိုက်ခင်းတို့။

Inucap Patut Mapahayu Raga.

បញ្ជី ១១

Palet 5

ហិក្ខុយាធា

Indik Bhuta Yadnya

ហុបាសិក្ខុលា

Pawos 37

កា ឧបាយុក្ខិហិក្ខុបុគ្គិសា ឧបសារ ឧបករក្សសាលិប្បិមិ

- (1) Bhuta Yadnya inggih punika upacara upakara Biakala ring Pertiwi
 កាហ្សុក្ខិសិសេប្បិសហ ឧបសារ ឧបករក្សសាលិកាឧបាយុក្ខិ
 Kahyangan lan Sarwa Prani saha upacara-upacara ring Bebutan.

ក្ស ឧបសារហុបាសិក្ខុលាសិសេប្បិសិក្ខុលា :

- (2) Upacara Pabiakala ring Sarwa Prani luire :
 ហិសិសេប្បិសិក្ខុលាសិសេប្បិសិក្ខុលាសិសេប្បិសិក្ខុលា
 ha. Ring sarwa Tumuwah rikala Tumpek Pangatag (Saniscara
 ក្សិក្សុបាគ្សិកា
 Kliwon Wariga).

- na. Ring Sarwa ingon-ingon rikala Tumpek Kandang (Saniscara
 ក្សិក្សុបាគ្សិយា
 Kliwon Uye).

- ca. Upacara Pakala-kalan Manusa manut wiguna kabaos mabiakala.

၅။ ဥပသဘပဏ္ဍိတကဏ္ဍိယကဏ္ဍိယကဏ္ဍိယကဏ္ဍိယ

(3) Upacara pahiakala ring Pertiwi, Kahyangan lan Babutan

ကဏ္ဍိယကဏ္ဍိယကဏ္ဍိယ

kawastanin Macaru.

၆။ ပသကုပဏ္ဍိတကဏ္ဍိယကဏ္ဍိယကဏ္ဍိယကဏ္ဍိယ

(4) Pacaruan inucap ring ajeng Nista, Madya, Utama manut wiguna

ကဏ္ဍိယကဏ္ဍိယကဏ္ဍိယ

kadi ring sor puniki :

၇။ ဇကုမဟေ။

ha. Eka sata

၈။ ပဏ္ဍိတမဟေ။

na. Panca sata

၉။ ပဏ္ဍိတမဟေ။

ca. Panca sanak

၁၀။ ပဏ္ဍိတမဟေ။

ra. Resi gana.

၁၁။ ပဏ္ဍိတမဟေ။

ka. Panca kelud

၁၂။ ကဏ္ဍိယကဏ္ဍိယ

da. Balik Sumpah.

၁၃။ တေဇဝင်ကဏ္ဍိယ

ta. Tawur agung.

၅။ သဝေခိသိကံပိဟိဂေခာပုန္တိန္နိပသာဒ်။

(5) Sajawaning kadi ring ajeng kawentenang Upacara:

ဟေ။ ဝဂုဇာၵဇ္ဇာဇန္တုဇပိမက္ခာဇမကာဗြန္တုသန္တုဇိ။

ha. Majot-jotan utawi Yadnya Sesa nyabran wusan ngerateng.

က။ ဝေပျုဒုသပျုဂိတသပဝိပဝိဂိပျုက။

na. Masapuh-sapuh rikala pacang wali ring pura.

ပာပာပါဗြဟ္မ

Pawos 38

က။ နက္ခိန္ဒပဲမဂိတသပဝိဗြန္တုမုတေကသပဝိမဟံ

(1) Nangken ngawarsa rikalaning Tilem Kasanga kalaksanayang Tawur

ကသပကန္တေဒုသကုဗာပါဗြဟ္မဇ္ဇာဇပိမက္ခဟူကုဗုဗသမိဗျ

Kesanga Ketah kabaos ngerupuk utawi mabuhu-buhu makacihna

ပဝိပမက္ခဟိကပကံပျုဂုန္တုခွဲက။

pacang mapag rahina Panyepian benjangne.

ဗြ။ ဗြဟ္မပကံပျုဂုဗာဒသခဲဂျဲမက္ခန္တုဗာဒမက္ခိဂုဗာဒ

(2) Brata Panyepian sane kamargiang antuk krama desa

ဟေ။ ဟေဒမိဂိနိ : မက္ခန္တုဂိန္တုပိမဟပိ။

ha. Amati Geni : tan kengin mapi-api

က။ ဟေဒမိနိယျ : မက္ခန္တုဂိန္တုပိမဟပိ။

na. Amati Karya : tan kengin nyambut karya

၈။ ဟေဝဖိဗ္ဗုပ္ပဏနိ ၊ ဝေဂန္တီဣဗ္ဗုပ္ပမနိ။

ca. Amati Lelungan ၊ tan kengin maleluasan

၉။ ဟေဝဖိဗ္ဗုပ္ပဏနိ ၊ ဝေဂန္တီဣမာဝနိမာဝကဏနိ၊ ပကိဝိ

ra. Amati Lelungan ၊ tan kengin maoneng-onengan/ Magirang
 ကိဝကဏနိ၊ ပသ္မာမာအောဂ။
 girangan, masuara Gora .

ဣ။ ပဗ္ဗာဓန္တိဗ္ဗုပ္ပဗွေကံဝိပိ၊ ဝိန္ဒိဗ္ဗုပ္ပဗ္ဗဏနိ

(3) Pabratan inucap kamargiang saking semeng (Endag Surya) ngantos
 ဝိန္ဒိဗ္ဗုပ္ပဗ္ဗဏနိ၊ ပဝိဗ္ဗုပ္ပဗ္ဗဏနိ၊ ပဝိဗ္ဗုပ္ပဗ္ဗဏနိ။
 Endag Surya benjangne sane kacihnayang antuk suaran Kukul maka
 ဝိဗ္ဗုပ္ပဗ္ဗဏနိ။
 cihna Pangembak.

၁။ သိဝတ္တုဗ္ဗုပ္ပဗိမာဝိ၊ ဝိဗ္ဗုပ္ပဗ္ဗဏနိ၊ ပဝိဗ္ဗုပ္ပဗ္ဗဏနိ။

(4) Sang mamurug kecaping ajeng, keni pamidanda manut pararem sane
 ကာလကမာဝိ၊ ပဝိဗ္ဗုပ္ပဗ္ဗဏနိ၊ ပဝိဗ္ဗုပ္ပဗ္ဗဏနိ။
 Kalaksanayang antuk Pecalang Desa/ Sambangan.

၂။ ဝိဗ္ဗုပ္ပဗိမာဝိ၊ ပဝိဗ္ဗုပ္ပဗ္ဗဏနိ၊ ပဝိဗ္ဗုပ္ပဗ္ဗဏနိ။

(5) Riwus rahina nyepi (Benjange) maka cihna Pangawit leaka
 ပံမပတ္တုဗ္ဗုပ္ပဗိမာဝိ၊ ပဝိဗ္ဗုပ္ပဗ္ဗဏနိ၊ ပဝိဗ္ဗုပ္ပဗ္ဗဏနိ။
 Warsa patut soang-soang Krama Desa sami saling ngaksama
 မံမပတ္တုဗ္ဗုပ္ပဗိမာဝိ။
 (Dharma santhi).

៤ ៥៥ សកមតិសាមីហិហិកាសកសយេក្ខបសាវក្ខបសាវក

(6) Sajaunting kadi ring ajeng kalaksanayang Upacara Upakara

ចាតុទ្រាស្រុមសកាមីហិវុន៖

Manut Dresta sakadi ring Sor :

៤ ៥៥ វិទ្យាស្រុមសកាមីហិវុនបក្ស្រាបិបន្ត្រាម៉េញ្រូបសាវក

ha. Ritakala Sasih Ketiga Panglong Ping Pat kamargiang Upacara

ចសក្សិវិសទ្យស្រុមសកាមីហិវុនបក្ស្រាបិបន្ត្រាម៉េញ្រូបសាវក

Macaru ring Catus Pata miwah ring Kuta Kurung tur Karuntutin

៤ ៥៥ គ្រូស្រុមសកាមីហិវុនបក្ស្រាបិបន្ត្រាម៉េញ្រូបសាវក

Antuk Sabuh Rah Tigang Parahatan.

៤ ៥៥ វិទ្យាស្រុមសកាមីហិវុនបក្ស្រាបិបន្ត្រាម៉េញ្រូបសាវកចសក្ស៖

na. Ritakala Sasih Kepitu patut ngamargiang Upacara Macaru :

៤ ៥៥ វិទ្យាស្រុមសកាមីហិវុនបក្ស្រាបិបន្ត្រាម៉េញ្រូបសាវក

1. Tilem Kenem nampi Kepitu patut ngamargiang Upacara

ចសក្សិវិសទ្យស្រុមសកាមីហិវុនបក្ស្រាបិបន្ត្រាម៉េញ្រូបសាវក

Macaru ring Catus Pata miwah Kuta Kurung tur karuntutin

៤ ៥៥ គ្រូស្រុមសកាមីហិវុនបក្ស្រាបិបន្ត្រាម៉េញ្រូបសាវក

Antuk Sabuh Rah Tigang Parahatan. Yan Upacara Matabuh

ចសក្សិវិសទ្យស្រុមសកាមីហិវុនបក្ស្រាបិបន្ត្រាម៉េញ្រូបសាវក

Tan mamargi wit saking ngawangun, Upacara Macaru

ចសក្សិវិសទ្យស្រុមសកាមីហិវុនបក្ស្រាបិបន្ត្រាម៉េញ្រូបសាវក

Mangda kamargiang.

ဣၤတၢ်ဒုၣ်ပိၤမၤကွၢ်တၢ်မၤတၢ်ဃၢ်တၢ်မၤတၢ်ဒုၣ်တၢ်မၤတၢ်ဒါ

- 2. Tanggal Apisan mabrata (Catur Brata) wantah Arahina/ ဟံၣ်ကိၤဩၤတၢ်ဃၢ်//

Awengi, 24 Jam.

ဣၤမၤတၢ်ညါၣ်ပိၤဖါကဝဲၣ်မၤတၢ်မၤတၢ်ဒုၣ်တၢ်မၤတၢ်ဒါ

- 3. Panglong Ping Tiga Macaru ring Catus Pata miwah Kuta ကျဲၣ်တၢ်ဒုၣ်တၢ်မၤတၢ်ဒါတၢ်မၤတၢ်ဒုၣ်တၢ်မၤတၢ်ဒါမၤတၢ်ဒါနီၣ်
Kurung tur karuntutin antuk Sabuh Rah Tigang Parahatan.

မၤတၢ်ဒုၣ်တၢ်မၤတၢ်ဒါမၤတၢ်ဒုၣ်တၢ်မၤတၢ်ဒါမၤတၢ်ဒါမၤတၢ်ဒါ

- ca. Ring Sasih Kesanga kranta desa patut ngamargiang Upacara မၤတၢ်ဒုၣ်တၢ်မၤတၢ်ဒါမၤတၢ်ဒါ

Macaru kadi ring sor :

ဣၤမၤတၢ်ညါၣ်ပိၤဖါမၤတၢ်ဒုၣ်တၢ်မၤတၢ်ဒါမၤတၢ်ဒါ

- 1. Panglong Ping Siya mapag Metang Warsa Apisan nuju မၤတၢ်ဒုၣ်တၢ်မၤတၢ်ဒါမၤတၢ်ဒါမၤတၢ်ဒါမၤတၢ်ဒါ
Sambah Gelih ring Delod Pura Sanghyang Kedulu.

ဣၤမၤတၢ်ညါၣ်ပိၤဒါးတၢ်မၤတၢ်ဒုၣ်တၢ်မၤတၢ်ဒါမၤတၢ်ဒါ

- 2. Panglong Ping Dasa rauh ring Telulas melasti Kesegara တၢ်ဒုၣ်တၢ်မၤတၢ်ဒါမၤတၢ်ဒါမၤတၢ်ဒါ
Ngamet Tirta Amerta.

ဣၤမၤတၢ်ညါၣ်ပိၤဒါးတၢ်မၤတၢ်ဒုၣ်တၢ်မၤတၢ်ဒါမၤတၢ်ဒါ

- 3. Panglong Ping Pat Belas Macaru ring Catus Pata miwah

(2) Pamargin pawiwahan Manut Dresta inggihan sane lumrah luire
ဟး။ ယပသိကေခါ၊ ကေပတုကဟေခွေကေပသိကေခါ၊ ယပိလကေခါ။

ha. Pepadikan, kamanggala antuk pakrunan/ Pawilangan.

က။ ဂျာဂျာဂါ၊ ဂျာဂျာဂါ၊ ဂျာဂျာဂါ၊ ဂျာဂျာဂါ။

na. Ngrorod, ngrangkat riin wawu mapawilangan.

မ။ ကံကံကံ၊ ကံကံကံ၊ ကံကံကံ၊ ကံကံကံ၊ ကံကံကံ၊ ကံကံကံ။

ca. Nyeburin utawi sentana nyeburin risampun nganutin Upacara

ပုဗ္ဗိကေ၊ ဂါဝိဇ္ဇာဗျူဟိ။

Putrika (Rajeg Dalem).

ဗျူဟိ၊ ဗျူဟိ၊ ဗျူဟိ၊ ဗျူဟိ၊ ဗျူဟိ၊ ဗျူဟိ။

(3) Pidabdah sang pacang mawiwaha patut :

ဟး။ မေပသိကေခါ၊ ကေပတုကဟေခွေကေပသိကေခါ၊ ယပိလကေခါ။

ha. Sampun manggeh Deha Teruna prasida nganutin Undang-Undang

ပိသိကေခါ၊ ကေပတုကဟေခွေကေပသိကေခါ၊ ယပိလကေခါ။

Perkawinan No. 1 Tahun 1974 miwah PP.No. 9

ဟေပတုကဟေခွေကေပသိကေခါ။

Tahun 1975.

က။ သက္ကတိပမေပသိကေခါ၊ ကေပတုကဟေခွေကေပသိကေခါ။

na. Sangkaning pada Suka/ Rena /tan kapaksa.

မ။ ဟေပတုကဟေခွေကေပသိကေခါ၊ ကေပတုကဟေခွေကေပသိကေခါ။

ca. Manut Kecaping Agama, tan Gamia Gamana miwah sane lianan.

က။ ကေပတုကဟေခွေကေပသိကေခါ၊ ကေပတုကဟေခွေကေပသိကေခါ။

ra. Kasudi wadani prade pangambile sios agama.

က။ ကျွန်ုပ်တို့၏ လိပ်စာပေးအပ်ပေးရန်အတွက်

ka. Nguningayang ring Kelian Desa prade Pawiwahane antuk
ပပဒိကရီ။

Papadikan.

ခ။ ပပဒိကရီပပဒိကရီ

(4) Pamargin pawiwahan mangda ngamutin Undang-undang Perkawinan
သဒ္ဓါသိကရီ။

Saking sang ngawiwenang.

ဓ။ ပိတုကရီပပဒိကရီ

(5) Pengantene patut kapalasang saha kadanda yan prade gamia gamana.

ပပဒိကရီ

Pawos 40

က။ ပပဒိကရီပပဒိကရီ

(1) Pawiwahan sane kapatutang ring desa sakadi ring sor :

ဟ။ ပပဒိကရီပပဒိကရီ

ha. Sampun kamargiang Upacara Pabiakala lan Widhi Widana

သဒ္ဓါသိကရီပပဒိကရီ

Sakala lan niskala antuk Pandita/ utawi Pinandita.

ခ။ ပပဒိကရီပပဒိကရီ

na. Wenten pasaksi Prajuru Desa minekadi Kelian Desa lan Dinas

ကိလိနိဗေယံပဝိပဟန္တောဂ္ဂပမာနာဒိဂိမာနာပ။

ngilikitayang pawiwahan maka upasaksi ring Sakala.

၉။ ပကကျာကမာကောန္တာရုဗျိဂိဟာဂိမိန္ဒြိယောနာပေဗျဗျိ။

(2) Parabian sane tan manut kadi ring ajeng sinanggeh tan patut utawi

ဗောဓိပုဗ္ဗိ။

Tan sah.

၁၀။ ပြာဗုဒ္ဓိပုဗ္ဗိန္ဒြိယောပဝိပဟန္တောဂ္ဂပမာနာဒိဂိမာနာပေဗျဗျိ။

(3) Prade Wenten Deha utawi Pesaren mawiwaha kadura desa, patut

မိမာကဗျဗျိပေဗျဗျိပမာနာဒိဂိမာနာပေဗျဗျိ။

Sang Sane ngambil (Purusa) kakeninin Bea Panglepas / Panepak

ပျဗ္ဗိပေဗျဗျိပမာနာဒိဂိမာနာပေဗျဗျိ။

Suaran Kempul Akehnyane Manut Pararem.

၁၁။ ပြာဗုဒ္ဓိပုဗ္ဗိန္ဒြိယောပဝိပဟန္တောဂ္ဂပမာနာဒိဂိမာနာပေဗျဗျိ။

(4) Prabea punika wenten Pah-pahiannyane sane sampun kacumponin

ပေဗျဗျိပမာနာဒိဂိမာနာပေဗျဗျိ။

Manut Pararem.

၁၂။ ဂိမာပေဗျဗျိပေဗျဗျိပမာနာဒိဂိမာနာပေဗျဗျိ။

(5) Risampun matemtu jagi marabian patut :

၁။ ဂိမာပေဗျဗျိပေဗျဗျိပမာနာဒိဂိမာနာပေဗျဗျိ။

ha. Ngelaksanayang Upacara Biakala/ Prayascita.

၂။ ပေဗျဗျိပမာနာဒိဂိမာနာပေဗျဗျိ။

na. Patut Ngayab Pakala-kalaan.

၁။ ငါ့အဖေတို့ကလေးငယ်ကလေးကလေး

ca. Malepeh ring Kulawarga Predana.

၂။ သမားတစ်ပါးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး

(6) Sahaning paridabdab indik Parabian patut nganutin Sasuluh
သမားတစ်ပါးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး

Sane Becik manut Sastra Agama Druwene miwah Pararem.

ပုဒ်မိန့်

Pawos 41

အမေကလေးကလေး

Tata cara parabian :

၃။ သမားတစ်ပါးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး

(1) Sapa sira ugi pacang ngwarangang pakulawargan patut masadok

ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး

Ring Prajuru salanturnya prajuru maritatas, manut tan manut

ကလေးကလေးကလေးကလေး

kakecap parabiane.

၄။ ပုဒ်မိန့်ကလေးကလေးကလေးကလေးကလေး

(2) Pamargin papadikan manut dudonan :

၅။ ပုဒ်မိန့်ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး

ha. Pakrunan jantos ping tiga, saha soang-soang malarapan :

က။ ကပိတေဝဟန္တုကပမဂုဘာက။

1. Kapertama antuk Pasadok.

ဣ။ ကပိတေဝဟန္တုကပမဂုဘာက။

2. Kaping Kalih Mamadik larapan amatra.

ဣ။ ကပိတေဝဟန္တုကပမဂုဘာက။

3. Kaping Tiga Upacara Pebebasan.

က။ ကိမဝဟန္တုကပမဂုဘာက။

na. Risampun mapragat raris sang istri kaajak budal ring pakubon

သိလကေ၊ သဟန္တုကပမဂုဘာက။

sang lanang, saha kalanturang antuk upacara pabyakala

ပပိပဟန္တုကပမဂုဘာက။

Pawiwahan.

မ။ မဂုဘာကပမဂုဘာက။

ca. Mangda puput tumus Sekala Niskala, raris kulawarga purusa

မဂုဘာကပမဂုဘာက။

makta pejati ring merajan wadone.

ဣ။ ပုဂံကပမဂုဘာက။

(3) Prade Ngerorod/ngrangkat patut :

ဟ။ မဂုဘာကပမဂုဘာက။

ha. Reraman lanange ngawentenang pamalaku antuk duta saksi,

မဂုဘာကပမဂုဘာက။

sakirangnya Kalih diri.

၈။ ပက်ကယာရွာရွာကတော့ရွာကိစ္စပကျကတော့ပလဲ

- na. Pagenahan antene tan kengin ring pakubon sang lanang
 သုဏ္ဍာန်ပကျကလဲ။
 sedereng mabiakala.

၉။ သိက္ခာဝိပဿနာသီလသုတ္တံတော်။

(4) Sajeroning Pakrunan/pamelakuan patut :

၁။ ကေယာဝလီရွာရွာကတော့ပကျကတော့ပလဲ

- ha. Kamanggala antuk geng pengampura majeng ring reraman wadone.

၂။ ကေယာဝလီရွာရွာကတော့ပကျကတော့ပလဲ

- na. Kaigumang baos indik pakidih utawi palegayan arep
 ကိစ္စပကျကတော့ပလဲ။
 ring pasewakan sang ngidih salia dewasa Pakerab kambean
 ကိစ္စပကျကတော့ပလဲ။

riwekas.

၃။ ကေယာဝလီရွာရွာကတော့ပကျကတော့ပလဲ

- ca. Kacihnayang indik kapurusa utawi prade sentana rajeg kejejerang.
 ကိစ္စပကျကတော့ပလဲ။
 Kapatut ngidih anak lanang sane kabaos kategepin kamanggehang
 ကိစ္စပကျကတော့ပလဲ။
 sentana nyeburin.

၄။ ပျာကပ်ကတော်ရွာရွာကတော့ပကျကတော့ပလဲ

- ra. Prade pejati tan katerima jantos ping tiga, pakrunan

ကမ်းကျဲးမကမိပဗျာဏီ။

kamargiang sakadi patut.

၅။ ပကုဏ္ဍကုဏ္ဍပဗျာဏီပိဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီ

(5) Pakrab Kambean mapiteges upacara tinas apadang (puput) mapikuren

ဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီ

Duaning manut sakadi ring sor :

၆။ ပကုဏ္ဍကုဏ္ဍပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီ

ha. Sajeroning kabaos ambe, kalaksanayang ring Niskala

၇။ ပကုဏ္ဍကုဏ္ဍပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီ

antuk sarana jajauman miwah Widhi Widhana.

၈။ ပကုဏ္ဍကုဏ္ဍပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီ

1. Jejauman pinaka Ngambe/ngadungan kayun soang-soang

၉။ ပကုဏ္ဍကုဏ္ဍပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီ

pakulawargan wadone.

၁၀။ ပကုဏ္ဍကုဏ္ဍပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီ

2. Widhi Widhana pinaka Pejati Niskala nunas wadone ring

၁၁။ ပကုဏ္ဍကုဏ္ဍပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီ

pamrajan kamulannya.

၁၂။ ပကုဏ္ဍကုဏ္ဍပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီ

na. Sajeroning baos Kerab palaksana ring Sekala :

၁၃။ ပကုဏ္ဍကုဏ္ဍပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီပဗျာဏီ

1. Antuk Panyaksi krama Desa.

ဤပင်ကလေးကလေးပြုစုကုသကလေးကလေးကလေးကလေး

2. Pamekas panyaksi Prajuru Desa saha ngilikitayang .

၆။ ယခင်ကလေးကလေးပြုစုကုသကလေးကလေးကလေးကလေး

(6) Yening wenten saking Dura Desa ngelaksanayang Alaki Rabi utawi
 တီကကကကကကကကကကကကကကကကကကကကကကကကကကကကကက
 Ngerorod, raris masayuban ring I Krama Desa druwene
 ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး
 Kapatutang Krama Desa inucap masadok ring Prajuru Desa,
 ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး
 Selanturnya I Prajuru makelingang panglaksana inucap. Yening
 ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး
 Mamurug Krama inucap kakeninin Pamidanda Manut Pararem
 က။ ယခင်ကလေးကလေးပြုစုကုသကလေးကလေးကလေးကလေး

(7) Yening wenten silih sinunggil Krama mamlegandang anak istri,
 ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး
 Patut kepalasang, saha Sang mamlegandang inucap patut kadanda
 ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး
 Manut pararem.

၇။ ယခင်ကလေးကလေးပြုစုကုသကလေးကလေးကလေးကလေး

(8) Yening wenten sang lumaksana Mamitra Ngalang ring sajroning
 ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး
 Desa Pakraman makakalih kapatutang mangda Merabian

ပက္ခဏါ၂၅၅

Palet 2

ဟိန္ဒိနွပ္ပိဟာနါ

Indik Nyapian

ပဂုဘာပါ၂၃၅၅

Pawos 42

က။ပဝိပဟာနျပါဠိကောပွမခဲပလဂပကောလပွကကျာနါ

- (1) Pawiwahan prasida kawusanang malarapan palas marabian
ဟုဖာပဝိပိဂုပိကူဠိဂုဗျာဒါ။
utawi silih sinunggil seda.

ဣ။ပွမခွပိကျုဠိဟန္ဒိကောပိဂုပိကူဠိဥပပဝိဖာကုဠုပျာ

- (2) Wusan mapikuren riantukan silih sinunggil lina mapiteges Balu,
ပကဒါကပျလခဲလန္တိမဗြိ။
makadi Balu Lanang lan Istri.

ဣ။ပလပွကကျာဠိဂျိဂုဠိကောမက္ခိဠိပဝိပိဗြိဒါ။

- (3) Palas marabian inggih punika sangkaning mawiwit wicara.

ဒ။ခါပဟာဒါပလပွကကျာကောဗျဗျာဒေယျဂုပကောပဟိပိခါဗျာဠိဟိနါ

- (4) Sang ayat palas marabian patut atur supeksa pailikitan riin
ဝိသိက္ခပဂုဘာပါပိကဒါလန္တိဠိပဗ္ဗဗိကပူပဒါပဗျဗျာဒေယျ
ring sang rumaos, (Pengadilan Negeri) wastu tinas apadang pamutuse
ကောပဂုဘာနွပ္ပိဟာနါပပျဗျာဒေယျကောကဝိယာကောပဗ္ဗိနန္တိဂုဘာက
kabaos nyapian, wawu Prajuru desa nyiarang kawentenannya ring desa

ສາທາລິນີປຸງກາຍລາຄຸເຮົາໂຮມລາຄຸເຮົາ

saha keni prabeya manut Dresta lan pararem.

໑|| ກຸມລິບກຸມລາຄຸເຮົາໂຮມລາຄຸເຮົາ

(5) Yening palase marabi pada lila, soang-soang patut naur prabea

ບສາທາລິນີປຸງກາຍ

Pasaksi Manut Pararem.

໒|| ກຸມລິບກຸມລາຄຸເຮົາໂຮມລາຄຸເຮົາ

(6) Yening tan pada lila sang nedunin palas sane patut naur prabea

ບສາທາລິນີປຸງກາຍ

Pesaksi Pengargan ipun manut Pararem.

໓|| ທາລິນີປຸງກາຍໂຮມລາຄຸເຮົາ

(7) Indik palas merabi punika kapikukuh antuk Ilkita/

ສາທາລິນີປຸງກາຍ

Kaputusan Pengadilan Olih Sang sinanggeh utawi sang makadi patut.

ບາບສາທາລິນີປຸງກາຍ

Pawos 43

໑|| ທາລິນີປຸງກາຍໂຮມລາຄຸເຮົາ

(1) Tata cara palas marabian sakadi ring sor :

໑|| ທາລິນີປຸງກາຍໂຮມລາຄຸເຮົາ

1a. Nawur prabea pasaksi sinalih tunggil sami matenga;

က။ပုဂ္ဂိုလ်ကလေးကလေးပေါ်ပေါက်ပေမည်။

na. Pagunakayan polih pahan pada.

ပ။ပုဂ္ဂိုလ်ကလေးကလေးပေါ်ပေါက်ပေမည်။

ca. Pabelkel, tatadan soang-soang kakuasa niri-niri miwah

ပုဂ္ဂိုလ်ကလေးကလေးပေါ်ပေါက်ပေမည်။

warisan kakuasa antuk purusa.

က။ဗြဟ္မစွမ်းပညာပုဂ္ဂိုလ်ကလေးကလေးပေါ်ပေါက်ပေမည်။

ra. Ngawuruhin miwah ngupajiwana pratisentana manut swadharmna

ဗြဟ္မစွမ်းပညာပုဂ္ဂိုလ်ကလေး

Guru Rupaka.

က။ပုဂ္ဂိုလ်ကလေးကလေးပေါ်ပေါက်ပေမည်။

(2) Prade riwekas sang palas kacihnan adung malih, patut :

ပ။ကလေးကလေးပေါ်ပေါက်ပေမည်။

ha. Ngamargiang pawiwahan malih;

က။ကလေးကလေးကလေးပေါ်ပေါက်ပေမည်။

na. Kadanda nikel saking palase.

က။ပုဂ္ဂိုလ်ကလေးကလေးပေါ်ပေါက်ပေမည်။

(3) Sajeroning palase melantaran wicara utawi pada lila, prade

ပုဂ္ဂိုလ်ကလေးကလေးပေါ်ပေါက်ပေမည်။

Istrin Mobot Mandeg, Sang Lanang kapatutang ngupa jiwa

ဗြဟ္မစွမ်းပညာပုဂ္ဂိုလ်ကလေးကလေးပေါ်ပေါက်ပေမည်။

Jantos Sang Istri Ngembasang Putra, ngantos anake alit mabelas.

បទប្បដ្ឋាន

Pawca 44

ក្បួនវិចារស្យាភរិកដំលែរាវាវាវិ

(1) Sang batu kabinyang dados :

ហ្ម្រ្រាវិចារស្យាភរិកដំលែរាវាវាវិវិចារស្យាភរិកដំលែរាវាវាវិ

ha. Batu lili wit sentama (sentama rajeg) miwah batu lili boyo sentama,

ក្បួនវិចារស្យាភរិកដំលែរាវាវាវិវិចារស្យាភរិកដំលែរាវាវាវិ

na. Batu mutani kapurana (wit sentama) kapurana miwah batu

mutani nyeburin (boyo sentama nyeburin).

ក្បួនវិចារស្យាភរិកដំលែរាវាវាវិ

(2) Swadharmaning batu inucap patut :

ហ្ម្រ្រាវិចារស្យាភរិកដំលែរាវាវាវិវិចារស្យាភរិកដំលែរាវាវាវិ

ha. Ngumanggehang patibrata, tau kengin ngumaringang pamulara/

drati krama.

ក្បួនវិចារស្យាភរិកដំលែរាវាវាវិវិចារស្យាភរិកដំលែរាវាវាវិ

na. Nguwasayang waris gumakuya, tau dados ngadol, ngademng,

makidihang tau siosan punika, sajawaning kabelusang sakeng

pianak utawi kulawarga pinilih tampek saking purabine prade

ខមោកខេកេខត្រឹមត្រូវចាំបាច់ទៅ ។

okane kantan alit-alit.

ខ ។ កេតិក្ខីនិក្ខិដ្ឋិភ្នកប្រកាន់កេតិកិយាប្បិយាប្បិ

ca. Kengin ngidih sentana prade wenten pidabdab sadurung

សិនិត្យទុក្ខិស្រីល្អសេសសេសកេតិកិយាប្បិយាប្បិ

sinalih tunggil lina,saha kabebasan, antuk kulawarga

សិនិត្យប្រយុទ្ធ ។

sinanggeh purusa.

ខ ។ ខេតិកេតិកិយាប្បិយាប្បិ

ra. Kawenangang mawiwaha malih.

ខ ។ កេតិកិយាប្បិយាប្បិយាប្បិយាប្បិយាប្បិ

(3) Balu kaucap tan pageli sakadi ring sor :

ខ ។ ខេតិកេតិកិយាប្បិយាប្បិ

ha. Drati krama utawi paradara.

ខ ។ ខេតិកេតិកិយាប្បិយាប្បិយាប្បិយាប្បិ

na. Matilar saking pakubon tan pasadok jantos 6 (nem) sasih;

ខ ។ កេតិកិយាប្បិយាប្បិយាប្បិយាប្បិយាប្បិ

ca. Lempas ring swadarma sios-siosan tan prasida ngesehin

កេតិកិយាប្បិយាប្បិយាប្បិយាប្បិយាប្បិ

solah maprawerti arep ring pituduh kulawarga purusa. Prade

ខេតិកេតិកិយាប្បិយាប្បិយាប្បិ

mamurug patut kaicen pamatut.

បញ្ចេញ

Palet 3

ហិក្ខុវិក្ខុក

Indik Sentana

ហុយសិវ្យា

Pawos 45

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

(1) Sentana wenten kalih pawos sane kaucap pratisentana miwah
សិក្ខុកបរិវេសនី

sentana paperasan.

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

(2) Prati sentana inggih punika sentana sane metu saking pawiwahan
កាបតុ

kapatut.

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

(3) Prade pawiwahan tan ngwetuang sentana kengin ngidih sentana
ហិក្ខុវិក្ខុកបរិវេសនី

antuk upasaksi sakala niskala sane kawastanin sentana paperasan.

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

(4) Prade pawiwahan tan kapatut ngwetuang sentana, mangda tan
កាបតុ

kantun kawastanin babinjat utawi astra patut kamanggala antuk

ပကတိပုဂ္ဂိုလ်။

panyanggaskara.

၅။ သိန္ဓူကဂေါတ်ပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာ

(5) Sentana rajeg inggih punika, prati sentana wadon (pradana)

သကတသတ်ပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာ

sane kamanggehang lanang (Purusa) tur sampun ngalaksanayang

ပဝိပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာ

pawiwahan, nyeburin.

၆။ သကတသတ်ပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာ

(6) Sang sane kaarsayang sentana rajeg inucap inggih punika:

ဟာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာ

ha. Prati sentana wadon tunggal utawi silih sinunggil pratisentana

ဟာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာ

wadon yaning makasami pratisentana wadon.

ခ။ သကတသတ်ပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာ

na. Sampun kamanggehang dados pratisentana (purusa);

င။ သကတသတ်ပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာ

ca. Kapawiwahan kaceburin, kautsahayang antuk jadma

သကတသတ်ပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာ

sane maagama ngelaksanayang pamarisuda raga

ဟာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာပဏ္ဍိတုပရိနာ

utawi Sudhi Wadani.

က။ မဂုဏ်ကဏ္ဍတို့၏အဖွဲ့အစည်းများအား

- ra. Sane manggehang sentana rajeg patut mapasadok ring
 ဟိပျာဏ္ဍာန်အဖွဲ့အစည်းများအား
 I Prajuru Desa tur Kelian Desa patut nyiarang utawi
 ဂုဏ်ထူးဆောင်များအား
 Ngenterang Ring Paruman Desa.

မဂုဏ် ၄၆
Pawos 46

က။ တက္ကသိုလ်တို့၏အဖွဲ့အစည်းများအား

- (1) Ngangkat sentana manut dudonan patut makacihna arta
 ဗြဟ္မစရိယအဖွဲ့အစည်းများအား
 brana pamerasan sane kasaksiang sakala niskala.

ဣ။ မဂုဏ်ကဏ္ဍတို့၏အဖွဲ့အစည်းများအား

- (2) Sapa sira ugi krama pacang ngidih sentana patut masadok
 ကိလီယန်အဖွဲ့အစည်းများအား
 ring Kelian Desa sanistane Asasih sadurung pamerasan.

ဣ။ ကိလီယန်အဖွဲ့အစည်းများအား

- (3) Kelian Desa nguningayang/ nyiarang ring sawidangan desa,
 မဂုဏ်ကဏ္ဍတို့၏အဖွဲ့အစည်းများအား
 sang sapa sira ugi rumasa tan lila mangda masengker Kalih Wuku

၁၂၂ ပရိယာဇ်ကရိယာသုတ် ဝိသုဒ္ဓိသုတ် ပရိယာဇ်ကရိယာသုတ်။

sudung pamerasan masadok ring kelan Desa

၁၂၂ ပရိယာဇ်ကရိယာသုတ် ဝိသုဒ္ဓိသုတ် ပရိယာဇ်ကရိယာသုတ် ပရိယာဇ်ကရိယာသုတ်။

(4) Prajuru Desa - digelis maosin salha ngicenin pamutus

၁၂၂ ပရိယာဇ်ကရိယာသုတ် ဝိသုဒ္ဓိသုတ် ပရိယာဇ်ကရိယာသုတ်။

nepek ring Catu Dresta miwah Pararem.

၁၂၂ ပရိယာဇ်ကရိယာသုတ် ဝိသုဒ္ဓိသုတ် ပရိယာဇ်ကရိယာသုတ် ပရိယာဇ်ကရိယာသုတ်။

(5) Prade sulur paperasan tan manut kecaping ajeng, Prajuru Desa

၁၂၂ ပရိယာဇ်ကရိယာသုတ် ဝိသုဒ္ဓိသုတ် ပရိယာဇ်ကရိယာသုတ် ပရိယာဇ်ကရိယာသုတ်။

wenang ngandeg - sang pacang makarya, salha ngicenin pamutus

၁၂၂ ပရိယာဇ်ကရိယာသုတ် ဝိသုဒ္ဓိသုတ် ပရိယာဇ်ကရိယာသုတ် ပရိယာဇ်ကရိယာသုတ်။

mangla kapuputang riin bebaosan sulur utawi wicarania.

ပရိယာဇ်ကရိယာသုတ်

Pawos 47

၁၂၂ ပရိယာဇ်ကရိယာသုတ် ဝိသုဒ္ဓိသုတ် ပရိယာဇ်ကရိယာသုတ် ပရိယာဇ်ကရိယာသုတ်။

(1) Pamerasan - sane kapatut ring Desa risampun makacituna :

၁၂၂ ပရိယာဇ်ကရိယာသုတ် ဝိသုဒ္ဓိသုတ် ပရိယာဇ်ကရိယာသုတ်။

ha. Widhi widana pamerasan

၁၂၂ ပရိယာဇ်ကရိယာသုတ် ဝိသုဒ္ဓိသုတ် ပရိယာဇ်ကရိယာသုတ် ပရိယာဇ်ကရိယာသုတ်။

na. Kasaksinin untuk Prajuru Desa - sane makelingang

ꦏꦺꦁꦶꦁꦒꦤꦏꦠꦱꦺꦤꦠꦤꦭꦁꦏꦸꦁꦂꦶꦁꦢꦶꦂꦭꦤꦤꦁꦮꦶꦢꦶꦮꦢꦺꦴꦤ꧀

(3) Kengin ngangkat sentana langkung ring adiri, Lanang wiadit Wadon.

ꦥꦠꦺꦴꦭꦺꦠ

Palet 4

ꦲꦶꦁꦶꦱꦶꦁꦶꦱꦏꦶ

Indik Warisan

ꦥꦮꦺꦴꦱ

Pawos 48

ꦏꦺꦁꦶꦁꦒꦤꦏꦠꦱꦺꦤꦠꦤꦭꦁꦏꦸꦁꦂꦶꦁꦢꦶꦂꦭꦤꦤꦁꦮꦶꦢꦶꦮꦢꦺꦴꦤ꧀

(1) Warisan inggih punika tetamian Arta Brana saha ayah-ayahnan ngupadi

ꦏꦱꦸꦏꦺꦠꦺꦤꦱꦺꦏꦤꦶꦱꦏꦤꦶꦱꦏꦺꦁꦏꦭꦸꦃꦸꦫꦤꦶꦲꦺꦴꦂꦶꦁꦠꦸꦫꦤꦤꦶꦲ

Kasukertan Sekala Niskala saking kaluhurania arep ring turunania.

ꦏꦺꦁꦱꦶꦤꦤꦁꦒꦺꦃꦮꦶꦂꦶꦁꦠꦸꦭꦺꦠ

(2) Kang sinanggeh warisan luire :

ꦲꦶꦁꦶꦱꦶꦁꦶꦱꦏꦶꦭꦸꦲꦺꦴꦂꦶꦁꦠꦸꦫꦤꦤꦶꦲꦺꦴꦂꦶꦁꦠꦸꦫꦤꦤꦶꦲ

ha. Due tengah makadi tegal ayahnan desa, Kahyangan,

ꦥꦸꦱꦏꦤꦶꦱꦸꦏꦸꦏꦺꦠꦺꦤꦱꦺꦏꦤꦶꦱꦏꦺꦁꦏꦭꦸꦃꦸꦫꦤꦶꦲꦺꦴꦂꦶꦁꦠꦸꦫꦤꦤꦶꦲ

Pusaka, Siwa Karana, lan sane siosan.

ꦏꦺꦁꦱꦶꦤꦤꦁꦒꦺꦃꦮꦶꦂꦶꦁꦠꦸꦭꦺꦠꦸꦫꦤꦤꦶꦲꦺꦴꦂꦶꦁꦠꦸꦫꦤꦤꦶꦲ

na. Pagunakayan, Tatadan/Jiwa Dana, Hutang piutang.

ဟူ၍ တွေ့ကားအကျွမ်းပြုစာအုပ်ပေါ်၌ ပါသော သီလဝါရီ ပေပေပေပါရ

ha. Turunan Purusa pernah ngempu pahang, makadi terama lanang,

ပိဏ္ဏာသတ္တဝါပစ္စည်းတို့ကို ပါးစုံပွင့်အောင်။

pekuk salanturua Retama misan mindon

ခူ၍ တွေ့ကားအကျွမ်းပြုစာအုပ်ပေါ်၌ ပါသော သီလဝါရီ ပေပေပေပါရ

na. Turunan Purusa pernah kusamping, makadi kapouakan

သီလဝါရီပေပေပေပါရ။

dituisan miwah mindon.

ဤပျမ်းစာ၏ ဟူ၍ ပေါ်ပေါက်လာစေရန် ၊

(3) Swadarmaning ahli waris patut :

ဟူ၍ ခံစားပေးရမည့် အကျိုးရှိစေရန် ပြုစုရမည့် အကျိုးရှိစေရန်။

ha. Nerima saba ngutsahayang tetamian pahon kaluluhania,

စကမ်းတို့ကို ပေးအပ်ရန် ပြုစုရမည့် အကျိုးရှိစေရန်။

makadi ngempou Sanggah, Mrajan, Pura saba pangupakarani

ပိဏ္ဏာသတ္တဝါပစ္စည်းတို့ကို ပါးစုံပွင့်အောင်။

miwah ayah-ayahian pawaris.

ခူ၍ တွေ့ကားအကျွမ်းပြုစာအုပ်ပေါ်၌ ပါသော သီလဝါရီ ပေပေပေပါရ

na. Ngabenang pewaris saba nganturang Upakata upacara Pitra.

သီလဝါရီပေပေပေပါရ။

ca. Naurin hutang-hutang pawaris mamut panglokika.

ကူ၍ ယူဆောင်ပေးရန် ပြုစုရမည့် အကျိုးရှိစေရန်။

ra. Yening Camput/ Tan wenten sentana sami Watisan

ဗြဟ္မစိရိဂုဏေ။

Ngeranjing Kedesa.

က။ ဂုဏေဗြဟ္မစိရိဂုဏေဝိဂ္ဂဘဝိကဂုဏေဗြဟ္မစိရိဂုဏေ

ka . Desa ngelaksanayang Upacara Pengabenan jantos puput

ဂုဏေဝိဂ္ဂဘဝိကဂုဏေဗြဟ္မစိရိဂုဏေဝိဂ္ဂဘဝိကဂုဏေ

Saupacaran ipun, tur Mrelina Sanggah utawi Merajan.

မာဝေဒါ ၅၀

Pawos 50

ဗြဟ္မစိရိဂုဏေဝိဂ္ဂဘဝိကဂုဏေဝိဂ္ဂဘဝိကဂုဏေ

Mungging waris ke waris ring Desa Pakraman :

က။ ဂုဏေဝိဂ္ဂဘဝိကဂုဏေဝိဂ္ဂဘဝိကဂုဏေဝိဂ္ဂဘဝိကဂုဏေ

(1) Risampun kalaksanayang pitra yadnya lan hutang-hutang pawaris

ကုဏေဝိဂ္ဂဘဝိကဂုဏေဝိဂ္ဂဘဝိကဂုဏေဝိဂ္ဂဘဝိကဂုဏေ

buntas katawur, wawu warisan dadod kapah.

ဗြဟ္မစိရိဂုဏေဝိဂ္ဂဘဝိကဂုဏေဝိဂ္ဂဘဝိကဂုဏေဝိဂ္ဂဘဝိကဂုဏေ

(2) Para ahli waris sami polih pahan sangkaning pagunakaya,

ကုဏေဝိဂ္ဂဘဝိကဂုဏေဝိဂ္ဂဘဝိကဂုဏေဝိဂ္ဂဘဝိကဂုဏေ

sajawaning karang/tegal ayahan desa kaemong antuk ahli waris kang

မိန့်ကုဏေဝိဂ္ဂဘဝိကဂုဏေဝိဂ္ဂဘဝိကဂုဏေဝိဂ္ဂဘဝိကဂုဏေ

sinanggeh krama ngarep.

အာနာပေက္ခိယာနိဂါထာသီလဝဂ္ဂပါဠိတော်

Dana, tatadan/bekel, makacihna paweweh tetep ring okane

သဂုဏ်ကံသဂုဏ်ပရိယောဂ်။

Sane kesah mawiwaha.

ပာဝေ ၅၁

Pawos 51

ဤပုဂ္ဂိုလ်တို့သည် ဘုရားရှင်တို့၏ ဝမ်းမြောက်စွာဖြင့်

- (1) Prade sajroning pakulawargan wenten ahli waris langkungan ring
ဂိုဏ်းအိမ်ပစ္စည်း =

ring adiri patut :

ဟေ့ကော့အိမ်ပစ္စည်းအိမ်ပစ္စည်းအိမ်ပစ္စည်းပုဂ္ဂိုလ်တို့။

ha. Kawentenang paigum indik pedum waris inucap.

ကယ်ယူတတ်သော အိမ်ပစ္စည်းအိမ်ပစ္စည်းအိမ်ပစ္စည်းပုဂ္ဂိုလ်တို့။

na. Yan tan prasida katunasang tatimbangan ring Kerta Desa

သို့ပုဂ္ဂိုလ်တို့သည် ဘုရားရှင်တို့၏ ဝမ်းမြောက်စွာဖြင့်

- ca. Prade taler wenten cumpu ring panepas Kerta Desa, kengin

ကော့အိမ်ပစ္စည်းအိမ်ပစ္စည်းအိမ်ပစ္စည်းပုဂ္ဂိုလ်တို့။

katunasang ring Sang Rumaos (Pengadilan Negeri).

ဤပုဂ္ဂိုလ်တို့သည် ဘုရားရှင်တို့၏ ဝမ်းမြောက်စွာဖြင့်

- (2) Prade karang inucap kaputungan, patut Prajuru Desa nibakang ring:

សុស្តង់ក្ស

SASTHAS SARGAH

សុគ្រមោលបត្តិបតោតិ

SUKERTHA TATA PALEMAHAN

បត្តិមោល

Palet I

ភាយ

Bhaya

បុរោហិត្យ

Pawos 52

ករ្ណបរិទ្ឋិគ្នុយស្សិក្សារៈតិបគយ្យស្សេវគយ្យគាបត្នុកាតិ។

(1) Parindik Baya luire : Jiwa Bhaya, Artha Bhaya (kepandungan).

មិបុគ្គុកសារិណាកាឋា

Miwah dura cara ring agama.

ក្ស្ណស្សេវត្តិហិក្ខុហាគសាក្ខុភាយបឋ្យម្យុបត្តិបត្តិបត្តិបត្តិ

(2) Sang manggihin kahanan Panca Bhaya, patut nepak kulkul bulus

ឋបិម្យុស្សិ

mapitulung.

ក្ស្ណប្រុហិត្យុកាតោសៈសៈកត្តិបគយ្យបឋ្យុមោលោកាតោតិ

(3) Prade ring desa kahanan Jiwa Bhaya, patut desane ngaturang

គុមេយ្យុគុមេយ្យុម្យុស្សេវស្សេវស្សេវស្សេវ

Bhuta Yadnya manut Dresta tur sang mayanin katur ring

ပြာဏာဂုဗန္ဓိကဏ္ဍတေလိကမိကဏ္ဍိကုဗိ။

prade wenten jatma ngamaling barang sinanggehi suci.

ဣဗ္ဗုဗုဗိဏ္ဏဂုဗေပပမိဂုဗေဗြိက္ခမ္မကဏ္ဍာပာသုပက္ခက္ခာဓိပြာဏ

(2) Pratingkah mapailon ring Dusta kabawos saruron, prade

ဂုဗန္ဓိကဏ္ဍတေလိကမိကဏ္ဍိကုဗိကုဗိကုဗိကုဗိကုဗိ

wenten jatma manggihin maling tan nyadokang ring Prajuru jantos

ကုဗန္ဓိကဏ္ဍတေလိကမိကဏ္ဍိကုဗိကုဗိကုဗိကုဗိကုဗိ

jantos jatma sios nyaduang, patut kadanda kadi dandaning maling

မဂုဗန္ဓိကဏ္ဍတေလိကမိကဏ္ဍိကုဗိကုဗိကုဗိကုဗိကုဗိ

sakueh pangargan wit inucap, tur prade jantos ping tiga malaksana

ဟမ္ပပုဗ္ဗိကဏ္ဍိကမုဗိကုဗိကုဗိကုဗိကုဗိကုဗိ

asapunika wenang kasukserah ring Sang ngawawenang.

ဣဗ္ဗုဗုဗိဏ္ဏဂုဗေပပမိဂုဗေဗြိက္ခမ္မကဏ္ဍာပာသုပက္ခက္ခာဓိပြာဏ

(3) Yening Dusta punika jantos pinh Kalih ngelaksanayang paridabdab

ဟုဗေဗိဗ္ဗုဗုဗိဏ္ဏဂုဗေပပမိဂုဗေဗြိက္ခမ္မကဏ္ဍာပာသုပက္ခက္ခာဓိပြာဏ

Utawi maprawerti sekadi inucap ring ajeng wenang kanorayang

ယကပြာဏာဂုဗန္ဓိကဏ္ဍတေလိကမိကဏ္ဍိကုဗိကုဗိကုဗိကုဗိ

Yan prade Krama Desa, yan pet prade jadma sios wenang

ကမုဗိကုဗိကုဗိကုဗိကုဗိကုဗိကုဗိကုဗိကုဗိ

Kasukserah ring Sang Ngawawenang.

၁။ ပြာဏာဂုဗန္ဓိကဏ္ဍတေလိကမိကဏ္ဍိကုဗိကုဗိကုဗိကုဗိကုဗိ

(4) Prade wenten jatma ngreneh reramon daun kelapa, ron,

၈။ ပြာသဂုဗန္တိန္ဒြယသမိမိဇ္ဈမာနိဟာဟိဂုယဟာဟိသမိပူဗျက္ခါ

(7) Prade Wenten Baya mawiwit saking HIV/AIDS, Flu Burung,
ဘဏိဂုယသန္တုပပန္တုဗိပန္တုပဇ္ဇာဗိဗိမိဂုဗန္တုပဂုယသဂုဗန္တု

Rabies Lan sapanunggilanya patut katetesin olih Krama Desa

သမာဏိပိန္ဒြယနိဓာဝဏိဂိဟိက္ခက္ခိဂုဗန္တု။

Saha gelis Kauningang majeng ring I Guru Wisesa.

ပဏ္ဍိတိဗျာ

Palet 2

ကာဘိဗိဏ္ဍာပူဗျက္ခိဗျာ

Karang, Tegal Lan Carik

ပဂုဗာသိဇ္ဈာ

Pawos 54

၈။ နှုဗဂုဗန္တုပဏ္ဍိတိဗျာကာဘိဗိဏ္ဍာပူဗျက္ခိဗျာ

(1) Krama Desa pangemong karang Desa patut ngawatesin karang

ဟိက္ခန္တုပူဗျက္ခိဗျာပဏ္ဍိတိဗျာဗိဏ္ဍာပူဗျက္ခိဗျာ

inucap antuk pagehan/ Turus utawi Tembok mangda pakantenannya

ဟေဗိ။

Asri.

၈။ ပဏ္ဍိတိဗျာပဏ္ဍိတိဗျာပဏ္ဍိတိဗျာပဏ္ဍိတိဗျာ

(2) Wates sisi kaler miwah kengin patut kakaryanin antuk

ဟုဘဝေါၣ်ၣ်

Pawos 55

ကၢ်ၣ်သီၣ်ကလိၣ်ဒုၣ်တူၣ်ဗျၢၣ်အတၢ်အဒိၣ်အဒါၣ်

(1) Sinalih tunggil Krama Desa tan kalugra :

ဟၢ်ၣ်ကၢ်ၣ်သီၣ်ကလိၣ်ဒုၣ်တူၣ်ဗျၢၣ်အတၢ်အဒိၣ်အဒါၣ်

ha. Ngalah-alah margi, Tegal ayahan desa, Karang desa.

ကၢ်ၣ်ကၢ်ၣ်သီၣ်ကလိၣ်ဒုၣ်တူၣ်ဗျၢၣ်အတၢ်အဒိၣ်အဒါၣ်

na. Ngalah-alah Tanah Kahyangan, lan Setra, sakancan

ဟၢ်ၣ်ကၢ်ၣ်သီၣ်ကလိၣ်ဒုၣ်တူၣ်ဗျၢၣ်အတၢ်အဒိၣ်အဒါၣ်

tegak sinanggeh suci.

ဗျၢၣ်ဗျၢၣ်အတၢ်အဒိၣ်အဒါၣ်

(2) Prade wenten sakadi ring ajeng, sang nglahlah punika patut

ကၢ်ၣ်သီၣ်ကလိၣ်ဒုၣ်တူၣ်ဗျၢၣ်အတၢ်အဒိၣ်အဒါၣ်

ngwaliang tanah inucap saha keni pamdanda sapatutnya kadulurin

ဗျၢၣ်ဗျၢၣ်အတၢ်အဒိၣ်အဒါၣ်

upakara ring genah suci sane kalahlah.

បញ្ចេញ

Palet 3

បបាយាតតិ

Papayonan

បបាយាសិ

Pawos 56

ក្រណាមិញត្រប់បបាយាតតិឡើយបបាយាសិបបាយាសិ

(1) Ngawit nandur papayonan tanem tuwuh, patut adepa agung ngajeroang

សាសិបបាយាសិបបាយាតតិឡើយបបាយាសិ

saking wates,prade jantos ngaliwat wates wenang kasepat

កេត្រិកិ

gantungin.

ក្រណាមិញត្រប់បបាយាតតិឡើយបបាយាសិបបាយាសិ

(2) Prade wenten papayonan ngungkulin, samaliha mawastu

បាយាសិបបាយាសិបបាយាតតិឡើយបបាយាសិ

mayanin kapisaga, patut kawara antuk paiguman ping ajeng prasida

សាសិបបាយាសិបបាយាតតិឡើយបបាយាសិ

sang nruwenng wit ngrabah utawi notor

ក្រណាមិញត្រប់បបាយាតតិឡើយបបាយាសិបបាយាសិ

(3) Prade sampun kawara taler tan wenten usaha sang nruwenang wit

សាសិបបាយាសិបបាយាតតិឡើយបបាយាសិ

sang rumasa katetchan, kajerihan wenang masadok ring prajuru,

တဲၣ်ဂိၤသံၣ်ပုၤန့ၣ်ပုၤဖါၤတဲၣ်တဲၣ်ပုၤကိၤသံၣ်မိၤဖျိၣ်န့ၣ်ပုၤ။

tur ri sampun kaparitas kalugra ngicalang wit inucap.

၃။ သဲၣ်ကိၤပိၤမိၤသံၣ်ပုၤကိၤသံၣ်မိၤဖျိၣ်န့ၣ်ပုၤ။

(4) Sang keni pamidanda panyangaskara saha prabeya manut pararem
ဟံၣ်ပုၤပိၤမိၤသံၣ်ပုၤကိၤသံၣ်မိၤဖျိၣ်န့ၣ်ပုၤ။

arep ring wewangunan sang karubuhan luire :

ဟံၣ်ပုၤပိၤမိၤသံၣ်ပုၤကိၤသံၣ်မိၤဖျိၣ်န့ၣ်ပုၤ။

ha. Sang nruwenang wit sinanggeh mayanin, prade pungkat

တဲၣ်ဂိၤသံၣ်ပုၤန့ၣ်ပုၤဖါၤတဲၣ်တဲၣ်ပုၤကိၤသံၣ်မိၤဖျိၣ်န့ၣ်ပုၤ။

Ngarubuhin wewangunan krama sios.

က။ သဲၣ်ကိၤသံၣ်ပုၤကိၤသံၣ်မိၤဖျိၣ်န့ၣ်ပုၤ။

na. Sang notor, munggel utawi ngrebah taru tur ngrubuhin

ပိၤမိၤသံၣ်ပုၤကိၤသံၣ်မိၤဖျိၣ်န့ၣ်ပုၤ။

wewangunan krama sios.

ခ။ သဲၣ်ကိၤသံၣ်ပုၤကိၤသံၣ်မိၤဖျိၣ်န့ၣ်ပုၤ။

ca. Sejaba olih bencana alam.

၄။ သဲၣ်ကိၤသံၣ်ပုၤကိၤသံၣ်မိၤဖျိၣ်န့ၣ်ပုၤ။

(5) Krama desa patut ngamanggehang kawerdian tanem tuwuh

သဲၣ်ကိၤသံၣ်ပုၤကိၤသံၣ်မိၤဖျိၣ်န့ၣ်ပုၤ။

Sane ngawinang desane asri tur lestari.

၅။ သဲၣ်ကိၤသံၣ်ပုၤကိၤသံၣ်မိၤဖျိၣ်န့ၣ်ပုၤ။

(6) Krama desa patut nyungkemin saha ngelaksanayang pituduh

မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်

I Guru Wisesa Murdaning Jagat Bali nganinin indik Kebersihan lan

ပိဋိကရပဏ္ဍိတမိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်

Penghijauan (Bali Clean and Green) mangda Palemahan desane

ပိဋိကရပဏ္ဍိတမိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်

pakantenanya asri.

၈။ ကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်

(7) Kawentenan Setra/ Tunon ring Desa Pakraman patut Kaupapira

ပိဋိကရပဏ္ဍိတမိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်

Lan kapelihara sekadi patut mangda manggeh Pekantenannya Asri

ပိဋိကရပဏ္ဍိတမိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်

Lan Lestari.

ပဏ္ဍိတမိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်

Palet 4

ပဏ္ဍိတမိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်

Wawalungan

ပဏ္ဍိတမိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်

Pawos 57

၉။ မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်မိကျွတ်တရားမဝင်

(1) Sahanan krama desa sane mamiara wawalungan patut sayaga

နိဂုဏ်နိန္ဒိက္ခမဂါရုဉာဉ်တံသဝဏ္ဏဖန္ဒုဂ္ဂမနိန္ဒိတံဟူဏေံ

mitenin negul, nglogor mangda tan ngrusak in karang utawi

ပကျာနန္ဒပသိဂုဏ်သန္တိလိဂုဏ်လိဂုဏ်နန္ဒပသိဂုဏ်သန္တိ

pabianan krama sios, bilih bilih jantos ngranjing nguletehin

ကမ္ဘာကျာနန္ဒပသိဂုဏ်သန္တိလိဂုဏ်သန္တိ

Kahyangan saha ngawetuang jiwa haya, Prade mamuruz wenang

ကျာဏ်သန္တိလိဂုဏ်သန္တိ

Krama inucap keni Pamidanda manut Pararem.

ဤပျာဒဂုဏ်နိန္ဒိက္ခမဂါရုဉာဉ်တံသဝဏ္ဏဖန္ဒုဂ္ဂမနိန္ဒိတံဟူဏေံ

(2) Prade wenten wewalungan malumbar utawi ngeleb

ဤပျာဒဂုဏ်နိန္ဒိက္ခမဂါရုဉာဉ်တံသဝဏ္ဏဖန္ဒုဂ္ဂမနိန္ဒိတံဟူဏေံ

ngrusakin karang/pabianan krama sios, risampun kawara kenjin

ကမ္ဘာကျာနန္ဒပသိဂုဏ်သန္တိလိဂုဏ်သန္တိ

kataban tur kadanda ngawaliang wit sane karusak saha maur

ပဏိကမသပိမာဘူဇိကမကန္ဒာရုဉာဉ်တံသဝဏ္ဏဖန္ဒုဂ္ဂမနိန္ဒိတံဟူဏေံ

panebas papiyaraan tetabanen manut pangelokika prajuru desa.

ဤပျာဒဂုဏ်နိန္ဒိက္ခမဂါရုဉာဉ်တံသဝဏ္ဏဖန္ဒုဂ္ဂမနိန္ဒိတံဟူဏေံ

(3) Prade jantos ngletehin tegak suci minakadi pamrajan

သက္ကဏသုဂါရုဉာဉ်တံသဝဏ္ဏဖန္ဒုဂ္ဂမနိန္ဒိတံဟူဏေံ

(sanggah kamulan), risampun kaparitas antuk prajuru wenang

သိက္ခာပဏိကမသပိမာဘူဇိကမကန္ဒာရုဉာဉ်တံသဝဏ္ဏဖန္ဒုဂ္ဂမနိန္ဒိတံဟူဏေံ

Sang kadanda Mrayascita manut Dresta lan Pararem.

၁။ ကြာဒေသနာပဏ္ဍိတဗိမာနကဏ္ဍိယနိဗ္ဗာနိဗျာဓိ

- (4) Krama Desa patut nyayangang Wawalungan miwah Sarwa Prani tan
 ကာဒေသနာပဏ္ဍိတဗိမာနကဏ္ဍိယနိဗ္ဗာနိဗျာဓိ
 kapatutang Amati-mati (Himsa Karma).

ပဏ္ဍိတ

Palet 5

ဗိမာနကဏ္ဍိယ

Wawangunan

ပာဝေ ၅၈

Pawos 58

က။ ကာဏ္ဍိယကဏ္ဍိယနိဗ္ဗာနိဗျာဓိ

- (1) Nyabran ngawangun patut :

၁။ မာသဝေကဏ္ဍိယကဏ္ဍိယနိဗ္ဗာနိဗျာဓိ

ha. Masadok ring Prajuru Desa ping ajeng prade wewangunan nganinin
 မာသဝေကဏ္ဍိယ

wates.

က။ ကာဏ္ဍိယကဏ္ဍိယနိဗ္ဗာနိဗျာဓိ

- na. Ngangge Asta Bhumi miwah gagulak Asta Kosala-Kosali,

မာသဝေကဏ္ဍိယကဏ္ဍိယနိဗ္ဗာနိဗျာဓိ

sanistane manut patitis Niskala.

၁။ ဤအမှုကို နှစ်ပါးတပါး

ca. Tan nyayublu kapitang

ဤပြာကပ်မကျော့အမှုကို နှစ်ပါးတပါး

(2) Prade wawangman jantos nyayublu, bilih bilih, tembok ring

၆။ ဤကပ်မကျော့အမှုကို နှစ်ပါးတပါး

teleung wates thampun kiwari tu kadokang ring pururu.

၆။ ဤကပ်မကျော့အမှုကို နှစ်ပါးတပါး

wenang kadanda munt purareu, saba Tembok inucap kengin

ကပ်မကျော့အမှုကို နှစ်ပါးတပါး

kugubar Sautatare mangda kukaryunng. Abangon.

ဤမိကျွန်းကပ်မကျော့အမှုကို နှစ်ပါးတပါး

(3) Silih simunggil krma sane ngawangan tan dados Ngeed doli

၆။ ဤကပ်မကျော့အမှုကို နှစ်ပါးတပါး

Beten Saking karang/wewangman krma seosan jantos ngawinang

၆။ ဤကပ်မကျော့အမှုကို နှစ်ပါးတပါး

Wewangman make seosan punika utupgil sane ngawinang.

ကပ်မကျော့အမှုကို နှစ်ပါးတပါး

၁။ ပြာကပ်မကျော့အမှုကို နှစ်ပါးတပါး

(4) Prade wenten usapnika wenang kakeninin Pamidanda, Puling kidik

၁။ ပြာကပ်မကျော့အမှုကို နှစ်ပါးတပါး

Mangda sampup nyender sadalem/ mategeh cepungan punika.

၅။ ဖန္တညွဉ်းပသိကသုက္ခဏာပိဋကံ၊ မဂ္ဂပရိသေသုက္ခိ

- (5) Tan kabugra masang racun utawi Tuba, sajawaning sampun
 ဝဂ္ဂကရိယာဇ္ဇာသိပိဋကံပိသေသုက္ခဏာပိဋကံ၊ မဂ္ဂပရိသေသုက္ခိ
 Makeling jantos ping Tiga ring Pisaga utawi Banjaran indike
 ပသိပသိဇ္ဇာသိပိဋကံ၊ မဂ္ဂပရိသေသုက္ခဏာပိဋကံ၊ မဂ္ဂပရိသေသုက္ခိ
 Pacang masang Tuba punika, manut Pararem, sahia Temboke
 ပိဋကံ၊ မဂ္ဂပရိသေသုက္ခဏာပိဋကံ၊ မဂ္ဂပရိသေသုက္ခိ
 Inucap kagubar utawi sanistane mangda kakaryanang Abangan.

၆။ ဝဂ္ဂကရိယာဇ္ဇာသိပိဋကံ၊ မဂ္ဂပရိသေသုက္ခဏာပိဋကံ၊ မဂ္ဂပရိသေသုက္ခိ

- (6) Krama Desa, Krama Tamiu lan Tamiu patut masadok ring Prajuru
 ဝဂ္ဂကရိယာဇ္ဇာသိပိဋကံ၊ မဂ္ဂပရိသေသုက္ခဏာပိဋကံ၊ မဂ္ဂပရိသေသုက္ခိ
 Desa ritatkala Ngawangun, Ngontrakang umah, ngawentenang
 ပိဋကံ၊ မဂ္ဂပရိသေသုက္ခဏာပိဋကံ၊ မဂ္ဂပရိသေသုက္ခိ
 Parindikan Numbas lan Ngadol Tanah Palemahan Desa Pakraman.

ကဏ္ဍ

သဗ္ဗေသယံကော

SAPTAMAS SARGAH

ဝိသကလကပါမိသဗ္ဗ

WICARA LAN PAMIDANDA

ပာဠိတော်

Palet I

ဟိန္ဒိန္ဒိသက

Indik Wicara

ပာဝောပါရမာ

Pawos 59

က။ သကပါမိသဗ္ဗေသယံကောသိန္ဒကောသိဗ္ဗေသယံဝိသကပါမိသဗ္ဗ

(1) Sane wenang mawosin makadi mutusang wicara ring desa

ပုဗ္ဗေသယံပုဗ္ဗေသယံပုဗ္ဗေသယံပုဗ္ဗေသယံပုဗ္ဗေသယံပုဗ္ဗေသယံပုဗ္ဗေသယံ

pakraman inggih punika Prajuru Desa lan Kerta Desa ring Paruman

ကောသကပါမိသဗ္ဗေသယံပုဗ္ဗေသယံပုဗ္ဗေသယံပုဗ္ဗေသယံပုဗ္ဗေသယံ

Desa sane ngawetuang Pararem Desa maka Pamutus.

ဟ။ ကိလိယကောသကပါမိသဗ္ဗေသယံပုဗ္ဗေသယံပုဗ္ဗေသယံပုဗ္ဗေသယံ

ha. Kelian Banjar prade Sang mawicara sami -sami

ကိလိယကောသကပါမိသဗ္ဗေသယံပုဗ္ဗေသယံပုဗ္ဗေသယံပုဗ္ဗေသယံ

ring patunggalan Banjar.

က။ ကိလိယကောသကပါမိသဗ္ဗေသယံပုဗ္ဗေသယံပုဗ္ဗေသယံပုဗ္ဗေသယံ

na. Kelian Desa prade Sang mawicara patunggalan Desa Pakraman.

ဟိန္ဒုဒေဝါယံ ပုဂံသုတေသနပညာတိုက်

Inucap ring Sang Rumawos/ Pengadilan Negeri.

ဤပုံစံဟိန္ဒုဒေဝါယံ ပုဂံသုတေသနပညာတိုက်

(3) Wicara inucap sane katepasin minekadi :

ဟ။ ဝဉ္စုက္ခိဟိဝေမိဗျေမိဗျေ။

ha. Mamurug ring daging Awig-awig.

က။ နွန္တုသိန္ဒူဝေမိဗျေမိဗျေ။

na. Nungkasin Sima, Agama lan Dresta.

ခ။ သဟာကလိပိဟိန္ဒုဒေဝါယံ ပုဂံသုတေသနပညာတိုက်

ca. Sahananing Parisolah sane mawiwit kacorahan utawi

သုတေသနပညာတိုက်

sane tan Patut manut Dresta.

ပုဂံသုတေသနပညာတိုက်

Pawos 60

ဤပုံစံဟိန္ဒုဒေဝါယံ ပုဂံသုတေသနပညာတိုက်

(1) Sahananing wicara mawiwit kacorahan sakaluire sinanggeh

နွန္တုသိန္ဒူဝေမိဗျေမိဗျေ။

nungkasin daging Awig-Awig, Pasuara, miwah Pararem Desa/Banjar,

ပုဂံသုတေသနပညာတိုက်

Prajuru Desa patut digelis maosin tan nyantos pasadok..

ဣ။ နာဂဗေဒိယောကသိဝိတံ ဝေပဗ္ဗိယု။ ဝိပဿယမာသိယ

(2) Sajaba wicari ludi ring njeng patit nyantayang paradek sang

ကျနမုဂဘသိ။

numa buca.

ဣ။ ပဏိပရသဗျာပဗ္ဗိယောကော ဗ္ဗိယု ဝိပဿယဗ္ဗိယောကော

(3) Pinepare mangda paritka nyantayang rwang patit malarapan

တိပ္ပဗရသကသိပဏိပရသဗ္ဗိယု ဝိပဿယဗ္ဗိယောကော

Tri Prumma (Saka, Likita, Bukti) miwah tan mareh nepék ring

ဆယ့်ကျွဲ။

Catur Dresta.

ပဗ္ဗိယုဗ္ဗိယု

Palet 2

ပဏိပရသဗ္ဗိယောကော

Indik Pamidanda

ပဗ္ဗိယုဗ္ဗိယု

Palet 6

ဣ။ ဂုဏကဗေဒိယောကသိဝိတံ ဝေပဗ္ဗိယု။ ဝိပဿယမာသိယ

(1) Desa wenang niwakang pamidanda ring Krana desa sane sisip.

ဣ။ ပဏိပရသဗ္ဗိယောကော ဗ္ဗိယု ဝိပဿယဗ္ဗိယောကော

(2) Paniwak inucap kamanggih, olih Kelian Desa.

ဗျာဒေသနာသိဂိပုဂ္ဂိုလ်ကလေးကလေးသိဂိဂန္ထဝင်ကျမ်းဗျာဒေသနာ

Madewa Saksi ring Pura Desa kasaksinin olih Krama Desa,

ပုဂ္ဂိုလ်ကလေးဗျာဒေသနာပုဂ္ဂိုလ်ကလေးသိဂိဂန္ထဝင်ကျမ်းဗျာဒေသနာ

Prajuru lan Kerta Desa sadurung paniwak Dedandan

ဗျာဒေသနာပုဂ္ဂိုလ်ကလေးဗျာဒေသနာပုဂ္ဂိုလ်ကလေးသိဂိဂန္ထဝင်ကျမ်းဗျာဒေသနာ

Sane pinih Ungkur katibakang manut Pararem.

ဗျာဒေသနာပုဂ္ဂိုလ်ကလေးဗျာဒေသနာပုဂ္ဂိုလ်ကလေးသိဂိဂန္ထဝင်ကျမ်းဗျာဒေသနာ

(၆) Rerampagan nganggen tata cara kadi ring sor :

ဗျာဒေသနာပုဂ္ဂိုလ်ကလေးဗျာဒေသနာပုဂ္ဂိုလ်ကလေးသိဂိဂန္ထဝင်ကျမ်းဗျာဒေသနာ

ha. Kelian Desa kasarengin untuk Krama Desa Tigang Diri

ဗျာဒေသနာပုဂ္ဂိုလ်ကလေးဗျာဒေသနာပုဂ္ဂိုလ်ကလေးသိဂိဂန္ထဝင်ကျမ်းဗျာဒေသနာ

Lan Pacalang maka saksi.

ဗျာဒေသနာပုဂ္ဂိုလ်ကလေးဗျာဒေသနာပုဂ္ဂိုလ်ကလေးသိဂိဂန္ထဝင်ကျမ်းဗျာဒေသနာ

na. Sang Ngrampag saking darsana ngambil barang utawi

ဗျာဒေသနာပုဂ္ဂိုလ်ကလေးဗျာဒေသနာပုဂ္ဂိုလ်ကလေးသိဂိဂန္ထဝင်ကျမ်းဗျာဒေသနာ

nyawenin tanem tuwuh, akehnya manut hutang sang karampag.

ဗျာဒေသနာပုဂ္ဂိုလ်ကလေးဗျာဒေသနာပုဂ္ဂိုလ်ကလေးသိဂိဂန္ထဝင်ကျမ်းဗျာဒေသနာ

ca. Prajuru miteketang mangda barang-barang sane karampag

ဗျာဒေသနာပုဂ္ဂိုလ်ကလေးဗျာဒေသနာပုဂ္ဂိုလ်ကလေးသိဂိဂန္ထဝင်ကျမ်းဗျာဒေသနာ

digelis katebus, masengker awuku ring arahina pacang kadol.

ဗျာဒေသနာပုဂ္ဂိုလ်ကလေးဗျာဒေသနာပုဂ္ဂိုလ်ကလေးသိဂိဂန္ထဝင်ကျမ်းဗျာဒေသနာ

ra. Tan nganinin saluwir barang sane patut inggilang manut Agama

ပသုကာယပကာယပသုကာယ

Pasubaya (patarem) pecak.

၈။ ကယုပကိတကပကယပသုကာယကယပသိကာယပကိ

na. Nawur pangangan panguwak pasubaya duk pacang karampang

ကယုပကိကယပကိတ

kadulurin prayascita.

၉။ ကိတိပကိတကယပကိတကယပကိတကယပကိတကယပကိတ

(4) Kelian Desa patut nguningayang indik Sang Kanorayang ring Krama

ကယုပကိကယပကိတကယပကိတကယပကိတကယပကိတ

Desa sami, kandugi taler nguningayang ring Guru Wisesa mangda

အေပုကိအေပုကိအေပုကိအေပုကိအေပုကိအေပုကိအေပုကိ

Tatas uning, taler nir sareng niwakang Pamidanda sane patut.

၁၀။ ကိတိပကိတကယပကိတကယပကိတကယပကိတကယပကိတ

(5) Kelian Desa tan kapiayang kayogya suluir kabuatang minekadi

ယပကိတကယပကိတကယပကိတကယပကိတကယပကိတ

Sahananing Hikita marep ring Sang Kanorayang.

၁၁။ သိကာယကယပကိတကယပကိတကယပကိတကယပကိတ

(6) Sang Kanorayang kengin mawali malih dados Krama Desa risampun :

ယပကိတကယပကိတကယပကိတကယပကိတကယပကိတ

ha. Nunas Geng pangampura ring Krama Desa riantukan nguwak

ပသုကာယ

Pasubaya.

កញ្ចប់

គ|| គំប៉ុបព័រកសក្សសស្សកេយ||

na. Naur Pangargan Panguwak Pasubaya.

ឆ|| កិរសកសេយ័ចក្សាមសាឆិ||

ca. Ngelaksanayang Madewa Saksi malih.

ឧដ្ឋាធម្មប្បវេណី

ASTAMAS SARGAH

ក្សបក្សក្សហិក្ខមិក្ខមិក្ខិ

NGUWAH-NGUWUHIN AWIG-AWIG

ហវហសិ ១៤៣

Pawos 64

កញ្ចប់ក្សបក្សក្សហិក្ខមិក្ខមិក្ខិក្សាមសាឆិសិសាឆិក្សិហាត្រិសិ

(1) Nguwah-nguwuhin Awig-Awig desa puriki kamargiang antuk

ហវហត្រិសិ

Paruman desa.

កញ្ចប់ក្សបក្សក្សហិក្ខមិក្ខមិក្ខិក្សិក្សិក្សិក្សិក្សិក្សិក្សិក្សិ

(2) Paruman inucap mangda kasungkemin antuk atengee langkung

ហវហត្រិសិ

Krama Desa.

កញ្ចប់ក្សបក្សក្សហិក្ខមិក្ខមិក្ខិក្សិក្សិក្សិក្សិក្សិក្សិក្សិក្សិ

(3) Pidaging Nguwah-nguwuwuhin Awig-awig malarapan Gilik Saguluk

ꦱꦭꦸꦁꦭꦸꦁ

ꦱꦭꦸꦁꦭꦸꦁꦱꦧꦪꦂꦠꦏꦚꦭꦤꦥꦫꦱꦥꦫꦱꦫꦥꦤꦚꦺꦴ

Salunglung Sabayantaka lan Paras paros Sarpana ya.

ꦧꦫꦮꦺꦱꦶꦲꦏꦺꦴ

Pawos 65

ꦱꦭꦸꦁꦭꦸꦁꦱꦧꦪꦂꦠꦏꦚꦭꦤꦥꦫꦱꦥꦫꦱꦫꦥꦤꦚꦺꦴ

(1) Sakaluring sane wenten sederengnya patut kaanutang ring
ꦱꦭꦸꦁꦭꦸꦁꦱꦧꦪꦂꦠꦏꦚꦭꦤꦥꦫꦱꦥꦫꦱꦫꦥꦤꦚꦺꦴ

sadaging awig-awig puniki.

ꦱꦭꦸꦁꦭꦸꦁꦱꦧꦪꦂꦠꦏꦚꦭꦤꦥꦫꦱꦥꦫꦱꦫꦥꦤꦚꦺꦴ

(2) Sakaluring sane durung kabaos sajeroning awig-awig puniki
ꦧꦫꦮꦺꦱꦶꦲꦏꦺꦴꦱꦗꦺꦫꦺꦤꦶꦁꦲꦮꦶꦁꦲꦮꦶꦁꦥꦸꦤꦶꦏꦶ

ꦥꦠꦸꦛꦏꦩꦩꦂꦒꦶꦁꦩꦤꦸꦛꦠꦚꦏꦚꦚꦭꦤꦥꦫꦱꦥꦫꦱꦫꦥꦤꦚꦺꦴ

ꦱꦭꦸꦁꦭꦸꦁꦱꦧꦪꦂꦠꦏꦚꦭꦤꦥꦫꦱꦥꦫꦱꦫꦥꦤꦚꦺꦴ

kadulurin antuk Pararem-Pararem.

កញ្ចប់

បក្សបក្សកម្មករកិច្ចការសាមគ្គីភ័យស្រុកសិរីសោភ័ណ្ឌ
Pakraman lan Panyarikan , Kasaksinin oleh Perbekel Sembiran,
សម្រាប់បក្សបក្សកម្មករកិច្ចការសាមគ្គីភ័យស្រុកសិរីសោភ័ណ្ឌ
Camat Tejakula lan Majelis Madia Desa Pakraman Kabupaten
ត្បូងឃ្មុំសម្រាប់បក្សបក្សកម្មករកិច្ចការសាមគ្គីភ័យស្រុកសិរីសោភ័ណ្ឌ
Buleleng saha Bupati Buleleng maka Murdha Pamikukuh.

កញ្ចប់ស្រីសំពៅសិរីសោភ័ណ្ឌ៖

(3) Luir Sang Ngalingga Tanganin :

សម្រាប់បក្សបក្សកម្មករ៖

ha. Prajuru Desa :

កញ្ចប់សំពៅសម្រាប់បក្សបក្សកម្មករកិច្ចការសាមគ្គីភ័យស្រុកសិរីសោភ័ណ្ឌ

1. Kelian Desa Pakraman Sembiran,



ហិបយន្តិកាសម្រាប់បក្សបក្សកម្មករ

I WAYAN GINARSA, BA

កញ្ចប់កិច្ចការសាមគ្គីភ័យស្រុកសិរីសោភ័ណ្ឌ

2. Panyarikan



ហិបយន្តិកាសម្រាប់បក្សបក្សកម្មករ

I NENGAIH SUKIANA

កញ្ចប់សំពៅសាមគ្គីភ័យស្រុកសិរីសោភ័ណ្ឌ៖

na. Pinaka saksi :

កញ្ចប់

១២១៣ ប៊ិកេតិក៍ ១២១៣ សិប្បិក៍

Pj. Perbekel Desa Sembiran


ប៊ិកេតិក៍ ១២១៣

I. GEDE ARDIPA

គិរ្យេចរិសិប្បិក៍ ១២១៣

Ketua Majelis Madia Desa Pakraman

សេចក្តីស្រុក

Camat Tejakula,

កាបូបេន ១២១៣

Kabupaten Buleleng







ប៊ិកេតិក៍ ១២១៣

I DEWA PUTU BUDHARSA

សេចក្តីស្រុក ១២១៣

DRS. NYOMAN WIDIARTHA,

គិប្បិក៍ ១២១៣

NIP. 197201131991011001.

សេចក្តីស្រុក ១២១៣

ca. Maka murdha pamikukuh.

កញ្ចប់

បញ្ជីហេតុបណ្តឹងរដ្ឋបាលដីសហគ្រាស៖

Mengetahui dan Telah Dicapatikan :

ៗៗៗៗៗៗៗៗ = ០៣/ ហេតុបណ្តឹង/ ក្រុងកោះរលំ

Reg. Nomor : 04/ Tahun 2017.

ហេតុបណ្តឹង : កោះ រលំ ខេត្តប្រាសាទ

Tanggal : 17 April 2017.

ឧបនាយករដ្ឋមន្ត្រី

BUPATI BULELENG



ឧបនាយករដ្ឋមន្ត្រី កោះរលំ

PUTU AGUS SURADNYANA.ST